

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်
တိုင်းဒေသကြီး/ ပြည်နယ်များ၏
စတုတ္ထ(၃)လပတ် (ဧပြီလိုင်လမှစက်တင်ဘာလအထိ)
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာ
(In Year Report)

ရက်စွဲ။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်

စတုတ္ထ (၃) လပတ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာ (In Year Report)

၁။ တိုင်းဒေသကြီး/ ပြည်နယ်များ အဆင့်ဌာနအဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း၊ စတုတ္ထ (၃)လပတ် လျာထားချက်အပေါ် ယာယီရငွေ၊ သုံးငွေနှင့် လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-

(ကျပ်သန်းပေါင်း)

စဉ်	အကြောင်းအရာ	၂၀၁၈-၂၀၁၉ ၊ စတုတ္ထ (၃) လပတ် အကောင်အထည် ဖော်နိုင်မှု	၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ် စတုတ္ထ(၃) လပတ်		
			လျာထားချက်	အကောင်အထည် ဖော်နိုင်မှု	အကောင် အထည် ဖော်နိုင်မှု ရာခိုင်နှုန်း
(က)	ရငွေ	၃၃၇,၄၁၃.၈၀၀	၅၆၁,၀၆၇.၅၂၆	၃၁၆,၆၅၆.၉၇၈	၅၆.၄၄%
	သာမန်	၂၈၄,၃၆၉.၅၆၆	၂၆၆,၅၂၁.၆၉၅	၂၂၅,၂၄၈.၃၂၈	၈၄.၅၁%
	ငွေလုံးငွေရင်း	၂၉,၆၄၂.၅၈၂	၁၈၆,၃၅၁.၁၉၅	၇၄,၂၇၁.၀၆၆	၃၉.၈၆%
	ကြွေးမြီ	၂၃,၄၀၁.၆၅၂	၁၀၈,၁၉၄.၆၃၆	၁၇,၁၃၇.၅၅၄	၁၅.၈၄%
(ခ)	သုံးငွေ	၁,၂၀၀,၂၆၈.၁၉၇	၁,၁၁၆,၆၃၇.၉၃၅	၁,၂၈၉,၀၇၅.၀၇၂	၁၁၅.၄၄%
	သာမန်	၂၆၀,၂၇၅.၉၁၃	၂၇၈,၅၉၁.၀၁၄	၂၈၆,၁၀၃.၀၈၄	၁၀၂.၇၀%
	ငွေလုံးငွေရင်း	၉၃၉,၉၉၂.၂၈၄	၈၃၈,၀၄၆.၉၂၁	၁,၀၀၂,၉၇၁.၉၈၈	၁၁၉.၆၈%
	ကြွေးမြီ	-	-	-	-
(ဂ)	ပိုငွေ(+)/လိုငွေ(-)	(-) ၈၆၂,၈၅၄.၃၉၇	(-) ၅၅၅,၅၇၀.၄၀၉	(-) ၉၇၂,၄၁၈.၀၉၄	

၂။ အထက်ပါဇယားအရ တိုင်းဒေသကြီး/ပြည်နယ်များ၏ စတုတ္ထ (၃) လပတ် လျာထားချက် အပေါ် သုံးငွေပိုင်းတွင် ၁၁၅.၄၄ ရာခိုင်နှုန်း သုံးစွဲခြင်းမှာ တတိယ (၃) လပတ်တွင် ဆောင်ရွက်ရန် လျာထားခဲ့ပြီး ရာခိုင်နှုန်းပြည့်မီအောင် မဆောင်ရွက်နိုင်ဘဲ ကျန်ရှိခဲ့သော လုပ်ငန်းများကို စတုတ္ထ (၃) လပတ်အတွင်း ဆောင်ရွက်နိုင်ခဲ့ခြင်း၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် လုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းနှင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးနှစ်ကျော်လွန်သုံးစွဲသည့် အသုံးစရိတ်များ ခွင့်ပြုခဲ့ခြင်းတို့ကြောင်းဖြစ်ပါသည်။

၃။ သို့ရာတွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအပေါ်တွင် တစ်နှစ်လုံး အသုံးစရိတ်အနေဖြင့် ၉၁.၉၇ ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါသည်။

၄။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထ (၃) လပတ် (ဧပြီလိုင်လမှ စက်တင်ဘာလအထိ) တိုင်းဒေသကြီး/ ပြည်နယ်များ၏ ယာယီရငွေသုံးငွေများကို နောက်ဆက်တွဲ (က) ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထ (၃) လပတ်အတွက် လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေကို နောက်ဆက်တွဲ (ခ) ဖြင့်လည်းကောင်း ဖော်ပြအပ်ပါသည်။

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထ(၃) လပတ် (ဧပြီလိုင်လ မှ စက်တင်ဘာလအထိ)
တိုင်းဒေသကြီး / ပြည်နယ်များ၏ ယာယီရငွေ၊ သုံးငွေစာရင်း
(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	တိုင်းဒေသကြီး / ပြည်နယ်	စတုတ္ထ (၃) လပတ်အတွက် လျာထားချက်			စတုတ္ထ(၃) လပတ် အတွက် ယာယီစာရင်း			စတုတ္ထ (၃)လပတ် အတွက် လျာထားချက် အပေါ်အကောင်အထည် ဖော်နိုင်မှုရာခိုင်နှုန်း	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ ရရှိမှု ရာခိုင်နှုန်း	သုံးငွေ သုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၇)	၁၀(၇+၄)
၁	ကချင်ပြည်နယ်	၈,၆၀၆.၈၄၇	၅၈,၅၁၁.၁၂၈	-၄၉,၉၀၄.၂၈၁	၄,၄၁၁.၉၅၅	၈၂,၄၀၁.၆၁၄	-၇၇,၉၈၉.၆၅၉	၅၁.၂၆%	၁၄၀.၈၃%
၂	ကယားပြည်နယ်	၁,၉၀၁.၂၅၃	၁၅,၃၈၈.၈၉၇	-၁၃,၄၈၇.၆၄၄	၁,၇၆၄.၉၈၃	၂၆,၅၆၄.၀၁၈	-၂၄,၇၉၉.၀၃၅	၉၂.၈၃%	၁၇၂.၆၂%
၃	ကရင်ပြည်နယ်	၁၄,၆၄၃.၇၅၇	၃၅,၃၃၇.၇၀၉	-၂၀,၆၉၃.၉၅၂	၂,၃၇၈.၅၈၆	၃၃,၁၆၂.၅၄၅	-၃၀,၇၈၃.၉၅၉	၁၆.၂၄%	၉၃.၈၄%
၄	ချင်းပြည်နယ်	၂,၃၇၂.၃၉၆	၃၇,၂၅၆.၃၆၆	-၃၄,၈၈၃.၉၇၀	၁,၃၅၇.၅၅၇	၅၄,၀၉၀.၇၂၅	-၅၂,၇၃၃.၁၆၈	၅၇.၂၂%	၁၄၅.၁၉%
၅	စစ်ကိုင်းတိုင်းဒေသကြီး	၁၃,၉၁၄.၃၇၅	၆၃,၁၂၅.၅၀၃	-၄၉,၂၁၁.၁၂၈	၉,၄၄၃.၅၄၃	၈၅,၁၈၈.၄၉၈	-၇၅,၇၄၄.၉၅၅	၆၇.၈၇%	၁၃၄.၉၅%
၆	တနင်္သာရီတိုင်းဒေသကြီး	၅,၄၁၆.၅၀၇	၃၉,၄၀၁.၄၇၇	-၃၃,၉၈၄.၉၇၀	၂,၅၅၇.၉၆၆	၅၀,၇၃၄.၃၃၃	-၄၈,၁၇၆.၃၆၇	၄၇.၅၆%	၁၂၈.၈၆%
၇	ပဲခူးတိုင်းဒေသကြီး	၉,၆၆၆.၄၃၆	၄၉,၈၃၅.၀၉၁	-၄၀,၁၆၈.၆၅၅	၈,၉၀၇.၁၅၁	၅၅,၀၃၂.၃၆၂	-၄၆,၁၂၅.၂၁၁	၉၂.၁၅%	၁၁၀.၄၃%
၈	ကွေးတိုင်းဒေသကြီး	၁၀,၃၉၉.၉၁၈	၆၁,၇၂၀.၅၁၈	-၅၁,၃၂၀.၆၀၀	၁၄,၅၃၇.၂၁၅	၈၃,၇၅၀.၈၃၄	-၆၉,၂၁၃.၆၁၉	၁၃၉.၇၈%	၁၃၅.၆၉%
၉	မန္တလေးတိုင်းဒေသကြီး	၁၂၈,၂၁၆.၃၀၂	၁၈၄,၇၃၃.၆၈၁	-၅၆,၅၁၇.၃၇၉	၇,၆၀၉.၈၇၉	၁၆၄,၈၂၃.၄၂၆	-၉၃,၂၁၃.၅၄၇	၅၅.၈၅%	၈၉.၂၂%
၁၀	မွန်ပြည်နယ်	၁၅,၅၈၀.၇၄၁	၄၈,၅၉၂.၅၂၅	-၃၃,၀၁၁.၇၈၄	၆,၂၅၅.၃၀၂	၄၇,၈၅၀.၈၈၄	-၄၁,၅၉၅.၅၈၂	၄၀.၁၅%	၉၈.၄၇%
၁၁	ရခိုင်ပြည်နယ်	၆,၂၈၃.၂၅၁	၄၂,၇၂၅.၅၃၉	-၃၆,၄၄၂.၂၈၈	၂,၆၇၇.၄၅၈	၆၁,၈၄၆.၄၇၉	-၅၉,၁၆၉.၀၂၁	၄၂.၆၁%	၁၄၄.၇၅%
၁၂	ရန်ကုန်တိုင်းဒေသကြီး	၃၂၄,၁၂၈.၉၅၉	၃၃၇,၅၄၆.၈၅၁	-၁၃,၄၁၇.၈၉၂	၁၇၁,၁၀၇.၂၀၁	၃၃၂,၅၅၇.၉၅၇	-၂၀၁,၄၅၀.၇၅၆	၅၂.၇၉%	၁၁၀.၃၇%
၁၃	ရှမ်းပြည်နယ်	၁၀,၄၉၂.၇၁၀	၈၃,၉၇၀.၆၀၂	-၇၃,၄၇၇.၈၉၂	၉,၉၅၀.၇၉၉	၉၁,၈၁၆.၂၂၃	-၈၁,၈၆၅.၄၂၄	၉၄.၈၄%	၁၀၉.၃၄%
၁၄	ဧရာဝတီတိုင်းဒေသကြီး	၉,၄၄၄.၀၇၄	၅၈,၄၉၂.၀၄၈	-၄၉,၀၄၇.၉၇၄	၉,၆၇၉.၃၈၃	၇၉,၂၁၅.၁၇၄	-၆၉,၅၃၅.၇၉၁	၁၀၂.၄၉%	၁၃၅.၄၃%
	စုစုပေါင်း	၅၆၁,၀၆၇.၅၂၆	၁,၁၁၆,၆၃၇.၉၃၅	-၅၅၅,၅၇၀.၄၀၉	၃၁၆,၆၅၆.၉၇၈	၁,၂၈၉,၀၇၅.၀၇၂	-၉၇၂,၄၁၈.၀၉၄	၅၆.၄၄%	၁၁၅.၄၄%

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထ(၃) လပတ် (ဧပြီလ မှ စက်တင်ဘာလအထိ)

တိုင်းဒေသကြီး / ပြည်နယ်များ၏ ယာယီရငွေ၊ သုံးငွေစာရင်း

(သာမန်စာရင်း)

(ကျပ်သန်းပေါင်း)

စဉ်	တိုင်းဒေသကြီး / ပြည်နယ်	စတုတ္ထ (၃) လပတ်အတွက် လျာထားချက်			စတုတ္ထ (၃) လပတ် အတွက် ယာယီစာရင်း			စတုတ္ထ (၃)လပတ် အတွက် လျာထားချက် အပေါ်အကောင်အထည် ဖော်နိုင်မှုရာခိုင်နှုန်း	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ ရရှိမှု ရာခိုင်နှုန်း	သုံးငွေ သုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၇)	၁၀(၇+၈)
၁	ကချင်ပြည်နယ်	၈,၆၀၆.၈၄၇	၇,၅၃၂.၀၈၇	+၁,၀၇၄.၇၆၀	၄,၄၁၁.၉၅၅	၇,၀၄၆.၁၂၄	-၂,၆၃၄.၁၆၉	၅၁.၂၆%	၉၃.၅၅%
၂	ကယားပြည်နယ်	၁,၈၇၉.၂၅၃	၄,၅၆၉.၂၆၆	-၂,၆၉၀.၀၁၃	၁,၇၁၅.၆၅၃	၄,၁၉၃.၆၃၈	-၂,၄၇၇.၉၈၅	၉၁.၂၉%	၉၁.၇၈%
၃	ကရင်ပြည်နယ်	၃,၉၂၃.၀၀၇	၄,၆၁၆.၉၄၁	-၆၉၃.၉၃၄	၁,၈၈၆.၉၅၈	၄,၀၁၁.၄၄၂	-၂,၁၂၄.၄၈၄	၄၈.၁၀%	၈၆.၈၉%
၄	ချင်းပြည်နယ်	၂,၃၇၂.၃၉၆	၁၂,၈၂၀.၅၈၂	-၁၀,၄၄၈.၁၈၆	၁,၃၅၁.၅၅၇	၉,၁၄၀.၅၂၅	-၇,၇၈၈.၉၆၈	၅၆.၉၇%	၇၁.၃၀%
၅	စစ်ကိုင်းတိုင်းဒေသကြီး	၁၃,၉၁၄.၃၇၅	၂၀,၃၇၈.၁၀၅	-၆,၄၆၃.၇၃၀	၉,၃၁၇.၁၀၄	၂၂,၂၁၄.၉၀၁	-၁၂,၈၉၇.၇၉၇	၆၆.၉၆%	၁၀၉.၀၁%
၆	တနင်္သာရီတိုင်းဒေသကြီး	၅,၃၉၁.၉၈၂	၈,၉၉၂.၅၀၆	-၃,၆၀၀.၅၂၄	၂,၅၀၄.၉၄၁	၈,၅၆၅.၈၉၄	-၆,၀၆၀.၉၅၃	၄၆.၄၆%	၉၅.၂၆%
၇	ပဲခူးတိုင်းဒေသကြီး	၉,၆၆၆.၄၃၆	၁၈,၆၃၀.၅၂၁	-၈,၉၆၄.၀၈၅	၈,၈၉၉.၆၆၄	၂၁,၈၃၀.၂၉၇	-၁၂,၉၃၀.၆၃၃	၉၂.၀၇%	၁၁၇.၁၇%
၈	ကွေးတိုင်းဒေသကြီး	၁၀,၃၉၉.၉၁၈	၂၁,၉၀၉.၈၆၅	-၁၁,၅၀၉.၉၄၇	၁၄,၅၃၆.၃၁၁	၂၁,၆၁၄.၇၁၈	-၇,၀၇၈.၄၀၇	၁၃၉.၇၇%	၉၈.၆၅%
၉	မန္တလေးတိုင်းဒေသကြီး	၅၂,၅၁၂.၆၄၄	၄၉,၇၈၈.၈၀၄	+၂,၇၂၃.၈၄၀	၅၀,၄၈၄.၁၆၂	၅၄,၇၄၆.၀၄၄	-၄,၂၆၁.၈၈၂	၉၆.၁၄%	၁၀၉.၉၆%
၁၀	မွန်ပြည်နယ်	၉,၈၃၈.၅၃၈	၁၂,၉၅၃.၉၉၄	-၃,၁၁၅.၄၅၆	၅,၄၂၆.၁၂၄	၁၀,၃၇၆.၉၄၆	-၄,၉၅၀.၈၂၂	၅၅.၁၅%	၈၀.၁၁%
၁၁	ရခိုင်ပြည်နယ်	၆,၂၈၃.၂၅၁	၁၁,၆၆၉.၄၈၉	-၅,၃၈၆.၂၃၈	၂,၆၆၆.၄၅၈	၁၃,၄၂၆.၇၇၁	-၁၀,၇၆၀.၃၁၃	၄၂.၄၄%	၁၁၅.၀၆%
၁၂	ရန်ကုန်တိုင်းဒေသကြီး	၁၂၁,၉၉၈.၀၇၅	၆၁,၂၇၃.၇၀၇	+၆၀,၇၂၄.၃၆၈	၁၀၂,၄၆၆.၁၅၅	၆၆,၇၉၉.၅၀၁	၃၅,၆၆၆.၆၅၄	၈၃.၉၉%	၁၀၉.၀၂%
၁၃	ရှမ်းပြည်နယ်	၁၀,၄၀၉.၃၇၆	၂၅,၂၈၄.၈၈၈	-၁၄,၈၇၅.၅၁၂	၉,၉၀၅.၃၀၅	၂၃,၂၈၄.၀၅၉	-၁၃,၃၇၈.၇၅၄	၉၅.၁၆%	၉၂.၀၉%
၁၄	ဧရာဝတီတိုင်းဒေသကြီး	၉,၃၂၅.၅၉၇	၁၈,၁၇၀.၂၅၉	-၈,၈၄၄.၆၆၂	၉,၆၇၅.၉၈၁	၁၈,၈၅၂.၂၂၄	-၉,၁၇၆.၂၄၃	၁၀၃.၇၆%	၁၀၃.၇၅%
	စုစုပေါင်း	၂၆၆,၅၁၆.၆၉၅	၂၇၈,၅၉၁.၀၁၄	-၁၂,၀၆၉.၃၁၉	၂၂၅,၂၄၈.၃၂၈	၂၈၆,၁၀၃.၀၈၄	-၆၀,၈၅၄.၇၅၆	၈၄.၅၁%	၁၀၂.၇၀%

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထ(၃) လပတ် (ဧပြီလ မှ စက်တင်ဘာလအထိ)
တိုင်းဒေသကြီး / ပြည်နယ်များ၏ ယာယီရငွေ၊ သုံးငွေစာရင်း
(ငွေလုံးငွေရင်းစာရင်း)

(ကျပ်သန်းပေါင်း)

စဉ်	တိုင်းဒေသကြီး / ပြည်နယ်	စတုတ္ထ (၃) လပတ်အတွက် လျာထားချက်			စတုတ္ထ (၃) လပတ် အတွက် ယာယီစာရင်း			စတုတ္ထ (၃)လပတ် အတွက် လျာထားချက် အပေါ်အကောင်အထည် ဖော်နိုင်မှုရာခိုင်နှုန်း	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ ရရှိမှု ရာခိုင်နှုန်း	သုံးငွေ သုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၇)	၁၀(၇+၈)
၁	ကချင်ပြည်နယ်		၅၀,၉၇၉.၀၄၁	-၅၀,၉၇၉.၀၄၁		၇၅,၃၅၅.၄၉၀	-၇၅,၃၅၅.၄၉၀		၁၄၇.၈၂%
၂	ကယားပြည်နယ်	၂၂.၀၀၀	၁၀,၈၁၉.၆၃၁	-၁၀,၇၉၇.၆၃၁	၄၉.၃၃၀	၂၂,၃၇၀.၃၈၀	-၂၂,၃၂၁.၀၅၀	၂၂၄.၂၃%	၂၀၆.၇၆%
၃	ကရင်ပြည်နယ်		၃၀,၇၂၀.၇၆၈	-၃၀,၇၂၀.၇၆၈	၁.၅၈၀	၂၉,၁၅၁.၁၀၃	-၂၉,၁၄၉.၅၂၃		၉၄.၈၉%
၄	ချင်းပြည်နယ်		၂၄,၄၃၅.၇၈၄	-၂၄,၄၃၅.၇၈၄	၆.၀၀၀	၄၄,၉၅၀.၂၀၀	-၄၄,၉၄၄.၂၀၀		၁၈၃.၉၅%
၅	စစ်ကိုင်းတိုင်းဒေသကြီး		၄၂,၇၄၇.၃၉၈	-၄၂,၇၄၇.၃၉၈	၁၂၆.၄၃၉	၆၂,၉၇၃.၅၉၇	-၆၂,၈၄၇.၁၅၈		၁၄၇.၃၂%
၆	တနင်္သာရီတိုင်းဒေသကြီး	၂၄.၅၂၅	၃၀,၄၀၈.၉၇၁	-၃၀,၃၈၄.၄၄၆	၇၁.၀၂၅	၄၂,၂၀၈.၄၃၉	-၄၂,၁၃၇.၄၁၄	၂၈၉.၆၀%	၁၃၈.၈၀%
၇	ပဲခူးတိုင်းဒေသကြီး		၃၁,၂၀၄.၅၇၀	-၃၁,၂၀၄.၅၇၀	၇.၄၈၇	၃၃,၂၀၂.၀၆၅	-၃၃,၁၉၄.၅၇၈		၁၀၆.၄၀%
၈	မကွေးတိုင်းဒေသကြီး		၃၉,၈၁၀.၆၅၃	-၃၉,၈၁၀.၆၅၃	၀.၉၀၄	၆၂,၁၃၆.၁၁၆	-၆၂,၁၃၅.၂၁၂		၁၅၆.၀၈%
၉	မန္တလေးတိုင်းဒေသကြီး	၄၇,၃၂၄.၉၈၀	၁၃၄,၉၄၄.၈၇၇	-၈၇,၆၁၉.၈၉၇	၂၁,၀၁၁.၂၉၂	၁၁၀,၀၇၇.၃၈၂	-၈၉,၀၆၆.၀၉၀	၄၄.၄၀%	၈၁.၅၇%
၁၀	မွန်ပြည်နယ်	၁,၈၆၁.၀၇၈	၃၅,၆၃၈.၅၃၁	-၃၃,၇၇၇.၄၅၃	၁၃၁.၂၃၁	၃၇,၄၇၃.၉၃၈	-၃၇,၃၄၂.၇၀၇	၇.၀၅%	၁၀၅.၁၅%
၁၁	ရခိုင်ပြည်နယ်		၃၁,၀၅၆.၀၅၀	-၃၁,၀၅၆.၀၅၀	၁၁.၀၀၀	၄၈,၄၁၉.၇၀၈	-၄၈,၄၀၈.၇၀၈		၁၅၅.၉၁%
၁၂	ရန်ကုန်တိုင်းဒေသကြီး	၁၃၇,၀၃၅.၂၇၈	၂၇၆,၂၇၃.၁၄၄	-၁၃၉,၂၃၇.၈၆၆	၅၂,၈၀၅.၉၁၂	၃၀၅,၇၅၈.၄၅၆	-၂၅၂,၉၅၂.၅၄၄	၃၈.၅၃%	၁၁၀.၆၇%
၁၃	ရှမ်းပြည်နယ်	၈၃.၃၃၄	၅၈,၆၈၅.၇၁၄	-၅၈,၆၀၂.၃၈၀	၄၅.၄၉၄	၆၈,၅၃၂.၁၆၄	-၆၈,၄၈၆.၆၇၀	၅၄.၅၉%	၁၁၆.၇၈%
၁၄	ဧရာဝတီတိုင်းဒေသကြီး		၄၀,၃၂၁.၇၈၉	-၄၀,၃၂၁.၇၈၉	၃.၄၀၂	၆၀,၃၆၂.၉၅၀	-၆၀,၃၅၉.၅၄၈		၁၄၉.၇၀%
	စုစုပေါင်း	၁၈၆,၃၅၁.၁၉၅	၈၃၈,၀၄၆.၉၂၁	-၆၅၁,၆၉၅.၇၂၆	၇၄,၂၇၁.၀၉၆	၁,၀၀၂,၉၇၁.၉၈၈	-၉၂၈,၇၀၀.၈၉၂	၃၉.၈၆%	၁၁၉.၆၈%

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထ(၃) လပတ် (ဧပြီလိုင်လ မှ စက်တင်ဘာလအထိ)
တိုင်းဒေသကြီး / ပြည်နယ်များ၏ ယာယီရငွေ၊ သုံးငွေစာရင်း
(ကြွေးမြီစာရင်း)

(ကျပ်သန်းပေါင်း)

စဉ်	တိုင်းဒေသကြီး / ပြည်နယ်	စတုတ္ထ (၃) လပတ်အတွက် လျာထားချက်			စတုတ္ထ (၃) လပတ် အတွက် ယာယီစာရင်း			စတုတ္ထ(၃)လပတ် အတွက် လျာထားချက် အပေါ်အကောင်အထည် ဖော်နိုင်မှုရာခိုင်နှုန်း	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ ရရှိမှု ရာခိုင်နှုန်း	သုံးငွေ သုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၃)	၁၀(၇+၄)
၁	ချစ်ပြည်နယ်								
၂	ကယားပြည်နယ်								
၃	ကရင်ပြည်နယ်	၁၀,၇၂၀.၇၅၀		+ ၁၀,၇၂၀.၇၅	၄၉၀.၀၄၈		+ ၄၉၀.၀၄၈	၄.၅၇%	
၄	ချင်းပြည်နယ်								
၅	စစ်ကိုင်းတိုင်းဒေသကြီး								
၆	တနင်္သာရီတိုင်းဒေသကြီး								
၇	ပဲခူးတိုင်းဒေသကြီး								
၈	မကွေးတိုင်းဒေသကြီး								
၉	ဗန္ဓုလေးတိုင်းဒေသကြီး	၂၈,၃၇၈.၆၇၈		+ ၂၈,၃၇၈.၆၇၈	၁၁၄.၄၂၅		+ ၁၁၄.၄၂၅	၀.၄၀%	
၁၀	မွန်ပြည်နယ်	၃,၈၈၁.၁၂၅		+ ၃,၈၈၁.၁၂၅	၆၉၇.၉၄၇		+ ၆၉၇.၉၄၇	၁၇.၉၈%	
၁၁	ရခိုင်ပြည်နယ်								
၁၂	ရန်ကုန်တိုင်းဒေသကြီး	၆၅,၀၉၅.၆၀၆		+ ၆၅,၀၉၅.၆၀၆	၁၅,၈၃၅.၁၃၄		+ ၁၅,၈၃၅.၁၃၄	၂၄.၃၃%	
၁၃	ရှမ်းပြည်နယ်								
၁၄	ဧရာဝတီတိုင်းဒေသကြီး	၁၁၈.၄၇၇		+ ၁၁၈.၄၇၇					
	စုစုပေါင်း	၁၀၈,၁၉၄.၆၃၆		+ ၁၀၈,၁၉၄.၆၃၆	၁၇,၁၃၇.၅၅၄		+ ၁၇,၁၃၇.၅၅၄	၁၅.၈၄%	

တိုင်းဒေသကြီး / ပြည်နယ်များ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထ (၃) လပတ်အတွက်
လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေအား သုံးသပ်တင်ပြချက်

သာမန်ရငွေသုံးငွေ

၁။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး / ပြည်နယ် (၁၄) ခု၏ သာမန်ရငွေပိုင်းတွင်
စတုတ္ထ (၃) လပတ် လျာထားချက် ကျပ် ၂၆၆,၅၂၁.၆၉၅ သန်း ဖြစ်ပြီး အကောင်အထည်ဖော်နိုင်မှုမှာ
ကျပ် ၂၂၅,၂၄၈.၃၂၈ သန်း ဖြစ်သဖြင့် ၈၄.၅၁ ရာခိုင်နှုန်း ဖြစ်ပါသည်။ သာမန်အသုံးစရိတ်ပိုင်းတွင်
စတုတ္ထ (၃) လပတ် လျာထားချက် ကျပ် ၂၇၈,၅၉၁.၀၁၄ သန်း ဖြစ်ပြီး၊ အကောင်အထည်ဖော်နိုင်မှု
ကျပ် ၂၈၆,၁၀၃.၀၈၄ သန်း ဖြစ်သဖြင့် ၁၀၂.၇၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ သာမန်ရငွေသုံးငွေ
နှင့်ပတ်သက်၍ ထူးခြားမှုအခြေအနေမှာ အောက်ပါအတိုင်းတွေ့ရှိရပါသည်-

(က) သာမန်ရငွေပိုမိုရရှိမှု

(၁) မကွေးတိုင်းဒေသကြီး။ အစိုးရအဖွဲ့ရုံးတွင် ဒေသဖွံ့ဖြိုးရေးရငွေများ လျာထား
ချက်ထက်ပိုမိုရရှိခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဓါတ်သတ္တုလုပ်ငန်း
ရှင်များနှင့် တင်ဒါလုပ်ငန်းများမှ ဓါတ်သတ္တုခွန်များပေးသွင်းခြင်း၊ အထူးစုံစမ်း
စစ်ဆေးရေးဦးစီးဌာနတွင် ဝန်ထမ်းအိမ်ရာငှားရမ်းခများ ပိုမိုရရှိခြင်း၊ စိုက်ပျိုးရေး
ဦးစီးဌာနတွင် မြေနုရာငှားရမ်းခများ ကြိုတင်ပေးသွင်းခြင်း၊ ပိုးသတ်ဆေး၊ ဓါတ်မြေ
ဩဇာ၊ မျိုးစေ့လိုင်စင်ကြေးများ၊ မြေနမူနာဓါတ်ခွဲခန်းခများနှင့် ဒဏ်ကြေးများ
ပေးသွင်းခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင် ဂရန်အင်းများ၊ တင်ဒါပိုက်ချက်များ လေလံ
တင်ရောင်းချရရှိခြင်းနှင့် ငါးမွေးမြူရေးလိုင်စင်ခွန်၊ ရေချိုငါးဖမ်းကိရိယာခွန်ကောက်ခံ
ရရှိခြင်း၊ ငါးလုပ်ငန်းစခန်း (၂)ခုမှ ငါးသားပေါက်များ ပိုမိုရောင်းချရရှိခြင်း၊ ပြည်သူ့
ဘဏ္ဍာသိမ်းပစ္စည်းများ ရောင်းချရရှိခြင်း၊ အသေးစားစက်မှုလက်မှုဦးစီးဌာနတွင်
ဓါတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများတိုးလာခြင်း၊ သစ်တောဦးစီးဌာနတွင် မျှောစာခွန်၊
သစ်တောခွန်၊ လျော်ကြေးနှင့် သစ်စက်လိုင်စင်ကြေးများ ပိုမိုရရှိခြင်း၊ သစ်တော
ထွက်ပစ္စည်းများ ပုံစံ (ဂ) ဖမ်းဆီးပစ္စည်းများနှင့် ဒေသသုံးသစ်များရောင်းချခြင်း၊
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် အခြားအထွေထွေငှားရမ်းခများ ပိုမိုရရှိခြင်း၊
အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ဆိုင်ခန်းငှားရမ်းခရငွေများ ပိုမိုရရှိခြင်း၊
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျေးလက်လမ်း(ရုံးချုပ်)၏ ညွှန်ကြားချက်အရ
၂၀၁၈-၂၀၁၉ ခု၊ဘဏ္ဍာရေးနှစ်တွင်အကြိုပေးချေခဲ့သော မြေစမ်းသပ်ခများပြန်လည်

ရရှိခြင်း၊စည်ပင်သာယာရေးအဖွဲ့တွင် အဆောက်အဦခွန်၊ မြေခွန်နှင့်ယာဉ်များအပေါ်
ကောက်ခံသည့်ဘီးခွန်များကောက်ခံရရှိခြင်းကြောင့် ပိုမိုရရှိခြင်း။

(၂) ဧရာဝတီတိုင်းဒေသကြီး။တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ရေနွန်ကောက်ခံရရှိမှုပိုမို
ခြင်း၊ ဆိပ်ကမ်းကပ်ခ၊ မြေယာ ဒဏ်ကြေး ၊ တင်ဒါပုံစံရောင်းချရငွေများ၊ ဆိုင်ကယ်
ဒဏ်ကြေးများ၊ ရုပ်ရှင်လိုင်စင်နှင့် ဆိုင်းခန်းငှားရမ်းခရငွေများကြောင့် ပိုမိုရရှိခြင်း၊
ဥပဒေချုပ်ရုံးတွင် စာရင်းစစ်ဆေးချက်အရ ပိုထုတ်မိငွေများ ပြန်လည်ပေးသွင်းခြင်းမှ
ရငွေများရရှိခြင်း၊ စာရင်းစစ်ချုပ်ရုံးမှ တင်ဒါလျှောက်လွှာရောင်းချရငွေများနှင့်
တာယာအဟောင်းရောင်းချငွေတို့မှ ပိုမိုရရှိခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဘိလိယက်ခုံကြေး၊ ကျွဲနွားလေလံမှရငွေနှင့် တင်ဒါလျှောက်လွှာရောင်းချရငွေများ
ကြောင့် ပိုမိုရရှိခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး
အကြံပြုခများမှ ပိုမိုရရှိခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနသည် ယခုနှစ်တွင် ရေကြီးနစ်မြုပ်
မှုမရှိသည့်အတွက် မျိုးစပါး တင်း(၃၀၀၀၀)အား အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်ဖြင့်
ရောင်းချပြီးဝင်ငွေ ပြန်သွင်းခြင်းကြောင့် ပိုမိုရရှိခြင်း၊ သမဝါယမဦးစီးဌာနမှ
အသင်းမှတ်ပုံတင်မိတ္တူကူးခကြေးကျန်များကို ရရှိခြင်း ၊ အသေးစားစက်မှုလက်မှု
လုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေနှင့်အညီ
မှတ်ပုံတင်လျှောက်လွှာရောင်းချခြင်း သက်တမ်းတိုးကြေးရရှိခြင်း၊ သက်တမ်းလွန်
ဒဏ်ကြေးရရှိခြင်း၊ မှတ်ပုံတင်အချက်အလက် ပြင်ဆင်ကြေးရရှိခြင်း၊ မှတ်ပုံတင်ကြေး
ပေးသွင်းခြင်းနှင့် ဓါတ်ခွဲစမ်းသပ်ခရငွေတို့ကြောင့် ပိုမိုရရှိခြင်း၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဦးစီးဌာနမှ သတင်းစာဟောင်းရောင်းချရငွေ၊ ဝန်ထမ်းနှုတ်ထွက်သွား
ခြင်းမှ လျော်ကြေး ငွေ၊ ဆိုင်ကယ်(၂)စီး ပြင်ဆင်စရိတ်ပိုထုတ်ငွေပြန်သွင်းခြင်းနှင့်
တိုင်း/ ခရိုင်ရုံး များမှ သတင်းစာဟောင်းရောင်းရငွေတို့ကြောင့် ပိုမိုရရှိခြင်း၊ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ဝန်ထမ်းများနေထိုင်ခွင့်ချထားသဖြင့် ငှားရမ်းခများ
ပိုမိုရရှိခြင်း၊ လမ်းဦးစီးဌာနမှ ကတ္တရာပုံးခွံများ လေလံတင်ရောင်းချရငွေ၊ တင်ဒါ
လျှောက်လွှာရောင်းချရငွေ၊ ပစ္စည်းပေးသွင်းသူများထံမှ တင်ဒါစည်းကမ်းအရ
Depositများအား ဘဏ္ဍာငွေအဖြစ်သိမ်းယူခြင်းနှင့် တင်ဒါပစ္စည်းပေးသွင်းမှု
နောက်ကျခြင်းအတွက် ဒဏ်ကြေးရရှိခြင်းတို့ကြောင့် ပိုမိုရရှိခြင်း။

(ခ) သာမန်ရငွေလျော့နည်းရရှိမှု

- (၁) ကျပ်ပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် တတိယ (၃) လပတ်တွင် ရရှိခဲ့ပြီးဖြစ်သဖြင့် စတုတ္ထ(၃) လပတ်တွင် ရငွေမရှိခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ဆိုင်ခန်းမြေငှားရမ်းခများ အား ဒုတိယ(၃) လပတ်တွင် ကြိုတင်ရရှိခြင်းကြောင့် စတုတ္ထ(၃)လပတ်တွင် ရငွေမရှိ တော့ခြင်း၊ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာန၏ ပူတာအိုခရိုင်တွင် အိုင်အိုဒင်း ဆားချောများ ခန့်မှန်းသည်ထက် လျော့နည်းရောင်းချခဲ့ခြင်း၊ လမ်းဦးစီးဌာနတွင် လမ်း၊ တံတားလုပ်ငန်းများ၏ တင်ဒါပုံစံရောင်းရငွေနှင့် ဒဏ်ကြေးရငွေများမှာ ဒုတိယ(၃)လပတ် အတွင်းရရှိခဲ့ပြီးဖြစ်၍ လျော့နည်းရခြင်း၊ Covid-19 ကပ်ရောဂါ ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့များ၏ အခွန်အကောက်ရငွေများ လျော့နည်းရရှိခဲ့ခြင်း။
- (၂) ကရင်ပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် အခွန်ဝေစုရငွေလျော့နည်းရရှိခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် နေအိမ်ငှားရမ်းခရငွေ သာရရှိခြင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် Covid-19 ကာလအတွင်း လုပ်ငန်း အချို့ရပ်ဆိုင်းခြင်း၊ စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေးလိုင်စင်ခများနှင့် ကြွေးကျန်များမှာယခင်လများတွင် အပြည့်အဝ ကောက်ခံပေးသွင်းခဲ့ပြီးဖြစ်ခြင်း ကြောင့် လျော့နည်းရရှိခြင်း။
- (၃) ချင်းပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် အခွန်ဝေစုရငွေလျော့နည်းရရှိခြင်း၊ ပြည်နယ်တရားလွှတ်တော်ရုံးတွင် ယစ်မျိုးမှု၊ အခြားရာဇဝတ်မှု၊ မော်တော်ယာဉ် မှုများမှ ဒဏ်ကြေးရငွေ လျော့နည်းရရှိခြင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးတွင် သတင်းစာ ဟောင်းရောင်း ရငွေများလျော့နည်းရရှိခြင်း၊ မီးသတ်ဦးစီးဌာနတွင် အဆောက်အဦ စစ်ဆေးခလျော့နည်းရရှိခြင်း၊ သစ်တောဦးစီးဌာနမှ သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်မှုနည်းပါးခြင်းကြောင့် အခွန်အကောက်ရငွေလျော့နည်းရရှိခြင်း၊ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် တင်ဒါလျှောက်လွှာရောင်းရငွေသာ ရရှိခြင်းကြောင့် လျော့နည်းရရှိခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် Covid-19 ကြောင့် အားကစားကွင်း/ ရုံ/ ကန်များ ခေတ္တပိတ်ထားခြင်းကြောင့် ဝင်ကြေးကောက်ခံရရှိ မှုနည်းပါးခြင်း၊ ဝမ္မသူးမောင်အားကစားကွင်း ပွဲကြည့်စင်ဖျက်သိမ်းခြင်းကြောင့်

ဆိုင်ခန်းငှားရမ်းခကောက်ခံမှုမရှိခြင်း၊ လမ်းဦးစီးဌာနတွင်ရငွေ လျာထားသော်လည်း မရရှိခဲ့ခြင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် တင်ဒါလျှောက်လွှာ ရောင်းရငွေများလျော့နည်းခြင်း။

(၄) စစ်ကိုင်းတိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဓါတ်သတ္တုရွှေ လုပ်လက်စား၊ အသေးစားလုပ်ငန်းများမှာ လျာထားချက်ဦးရေ အောက်လျော့နည်းသွားခြင်း၊ ရေနွက်ကောက်ခံရရှိမှု လျော့နည်းရရှိခြင်း၊ မူလပုံစံ(၇)စာရင်း အမည်များကွဲလွဲမှု ရှိခြင်း၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် ဝန်ထမ်းအိမ်ရာငှားရမ်းခများ မကောက်ခံ တော့သဖြင့် လျော့နည်းရရှိခြင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတွင် အခြေခံ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းများကို စတုတ္ထ(၃) လပတ်အတွင်း ဖွင့်လှစ်နိုင်မှုမရှိခြင်း၊ အထူးစုံစမ်းစစ်ဆေးဦးစီးဌာနတွင် တင်ဒါလျှောက်လွှာ ရောင်းချရငွေများ လျော့နည်းရရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် Covid-19 ရောဂါကြောင့် ဝန်ဆောင်မှုဈေးနှုန်းများ လျော့ချ ပေးထားသဖြင့် လျော့နည်းရရှိခြင်း၊ သမဝါယမဦးစီးဌာနတွင် (ပ၊ ဒု၊ တ (၃) လပတ်) များတွင် ရငွေများပေးသွင်းခဲ့ပြီးဖြစ်သောကြောင့် စတုတ္ထ(၃)လပတ်တွင် လျော့နည်း ခြင်း၊ လမ်းဦးစီးဌာနတွင် Covid-19 ကာလအတွင်းယာဉ်သွားလာမှု ကန့်သတ် ထားခြင်းကြောင့် အခွန်ရငွေလျော့နည်းရရှိခြင်း၊ စည်ပင်သာယာရေးအဖွဲ့တွင် ဈေးများ၊ ဆိုင်များ ယာယီပိတ်ထားရခြင်း၊ တည်းခိုခန်းဘော်ဒါဆောင်များ ပိတ်ထားရခြင်းတို့ကြောင့် အခွန်ရငွေလျော့နည်းရရှိခြင်း၊ က.ည.န ရုံးများ ယာယီ ပိတ်ထားရသည့်အတွက် ဘီးခွန်ကောက်ခံမှုလျော့နည်းခြင်း။

(၅) တနင်္သာရီတိုင်းဒေသကြီး ။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဓါတ်သတ္တုခွန်ရရှိမှု လျော့နည်းခြင်း၊ အခွန်ဝေစုရငွေလျော့နည်းခြင်း၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ဒဏ်ကြေးရရှိမှု လျော့နည်းခြင်း၊ SOP စာအုပ်များရောင်းချမှုနည်းပါးခြင်း၊စက်တပ် ရွက်လှေအပေါ် Royalty Fee ၄၀ % ဝင်ငွေရရှိမှုလျော့နည်းခြင်း၊ ဇုန်ဝင်ကြေးရရှိမှု လျော့နည်းခြင်း၊ စင်တင်တေးဂီတလိုင်စင်ကြေး ပေးသွင်းမှုမရှိခြင်းနှင့် တင်ဒါပုံစံ လျှောက်လွှာရောင်းချမှု လျော့နည်းခြင်း၊ စာရင်းစစ်ချုပ်ရုံးတွင် ဝန်ထမ်းများ၏ လစာပိုထုတ်ပေးငွေများ ပြန်လည်ပေးသွင်းမှုမရှိခြင်း၊ အထူးစုံစမ်းစစ်ဆေးရေး

ဦးစီးဌာနတွင် အိမ်ခန်းငှားခရငွေများ လျော့နည်းခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးဖမ်းကိရိယာ လိုင်စင်ခွန်၊ ငါးစိုခွန်၊ လှေခွန်၊ ရေလုပ်သားနှင့် ရေယာဉ်မှတ်ပုံတင်ကြေး၊ ရေထွက်ပစ္စည်းရောင်း ဝယ်စုဆောင်းခွင့် လိုင်စင်၊ ပြုပြင်မွမ်းမံလိုင်စင်ကြေး၊ တင်ဒါရောင်းရငွေနှင့် ရေချိုတင်ဒါခွန်များ လျော့နည်းရရှိခြင်း၊ သစ်တောဦးစီးဌာနတွင် မြန်မာ့သစ်လုပ်ငန်းမှ ပုံစံ(၈)ဝင် သစ်များအတွက် အခွန်ရရှိမှုမရှိခြင်း၊ သစ်မာများ လေလံရောင်းချမှုနည်းပါးခြင်း၊ ကြိမ်ထုတ်လုပ်မှုလျော့နည်းခြင်း၊ သင်ပေါင်းသားထုတ်လုပ်ခွင့်မပြုခြင်း၊ အသေးအဖွဲ့သစ်တောထွက်ပစ္စည်းများအခွန်ရရှိမှုနည်းပါးခြင်းနှင့် Covid-19 ရောဂါအခြေအနေအရ သစ်တောထွက်ပစ္စည်းများ သယ်ယူခွင့်မျှောစာထုတ်ပေးမှုနည်းပါးခြင်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့တွင် တင်ဒါလျှောက်လွှာရောင်းချရငွေများ လျော့နည်းရရှိခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့တို့တွင် စားသောက်ဆိုင်လုပ်ငန်းလိုင်စင်၊ ပုဂ္ဂလိကအိမ်ဆိုင်၊ ဘေးအန္တရာယ်လုပ်ငန်းလိုင်စင်ခများကောက်ခံရရှိမှုလျော့နည်းခြင်း။

- (၆) မွန်ပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေအား လျာထားခဲ့သော်လည်း တတိယ (၃) လပတ်အတွင်းရရှိခဲ့ခြင်း၊ ဒဏ်ကြေးငွေ၊ စစ်တောင်းစက္ကူဝန်ထမ်းအိမ်ရာမှ မီတာခရငွေပိုပေးမိသည့်ငွေမှ ပြန်ရခြင်း၊ တင်ဒါလျှောက်လွှာရောင်းရငွေ၊ သင်ပုန်းကျောက်(အလှဆင်) လက်လုပ်လက်စားထုတ်လုပ်မှုမှရရှိခြင်း၊ လျှောက်လွှာရောင်းရငွေ၊ ကြာအင်းဗညားဒလတိုက်ခန်းအတွက် မြေခွန်ကောက်ခံရငွေ၊ စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းခတို့မှ လျော့နည်းရရှိခြင်း၊ ပြည်နယ်တရားလွှတ်တော်ရုံးမှ မော်တော်ယာဉ်ဒဏ်ငွေနှင့် မိတ္တူကူးခရငွေများလျော့နည်းရရှိခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင်အင်းအိုင်ခွန်နှင့်ဘီးခွန်များကို လျာထားချက်အောက် လျော့နည်းခြင်း၊ သစ်တောဦးစီးဌာနမှ ကျောက်ထုတ်လုပ်မှုအတွက် ကျောက်ကျင်းအလိုက် အခွန်ငွေပေးသွင်းမှု နည်းပါးသဖြင့်လျော့နည်းရရှိခြင်း၊ သတ္တုတွင်းဦးစီးဌာနမှ လိုင်စင်ကြီးကြပ်ခများ လျော့နည်းရရှိခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဌာနပိုင်အဆောက်အဦများမှ အိမ်လခများ တတိယ (၃) လပတ်တွင် ကြိုတင်ပေးသွင်းထားခြင်းကြောင့်လျော့နည်းခြင်း၊ လမ်းဦးစီးဌာနမှ စတုတ္ထ (၃)လပတ်တွင် လျာထားချက်အား ယခင်(၃)လပတ်တွင် ရရှိခဲ့ခြင်းကြောင့်

လျော့နည်းရရှိခြင်း၊ စည်ပင်သာယာရေးအဖွဲ့မှ မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းအတွက် ပေးသွင်းရန် ကျန်ငွေ (၁၁၀၀) သန်းအား ဆိုင်းငံ့ပေးရန်နှင့် Covid-19 ကာလအလွန်စီးပွားရေး လုပ်ငန်းပြန်လည်ကောင်းမွန်လည်ပတ်လာမှသာ ပေးသွင်းခွင့်ပြုပါရန်(သို့မဟုတ်) မြေကွက်အား ကာလတန်ဖိုးသင့်၍ ငွေအစားမြေလွှဲပေးသွင်းခွင့်ပြုပါရန် အခက် အခဲများတင်ပြလာခြင်းအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုင်းငံ့ပေးခြင်း၊ ကျိုက်ထီးရိုးနိုင်ငံခြားသားဇုန်ဝင်ကြေးကောက်ခံရေးရုံးအား ယာယီပိတ်သိမ်းခဲ့ခြင်းတို့ကြောင့် လျော့နည်းရခြင်း။

(၇) ရခိုင်ပြည်နယ်။ အခွန်ရငွေတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းတစ်ချို့လိုင်စင်စီရင်နားခြင်းနှင့် သက်တမ်းထပ်မံလျှောက်ထားမှုမရှိခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင် ကိရိယာခွန်၊ ငါးစိုခွန်၊ လှေခွန်နှင့် ရေလုပ်သားကဒ်ပြားတို့ကောက်ခံရရှိမှုလျော့နည်းခြင်း၊ သစ်တောဦးစီးဌာနတွင် မြန်မာ့သစ်လုပ်ငန်းမှ ပေးရန်ကျန်ရှိသည့် အခွန်ငွေများ ပေးသွင်းနိုင်မှုမရှိခြင်း၊ သစ်မာ၊ တိုင်၊ မျော၊ ထင်း၊ မီးသွေး၊ ဝါးနှင့် အခြားအသေးအဖွဲ့တို့မှ အခွန်ကောက်ခံရရှိငွေ လျော့နည်းခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့တွင် Covid-19 ရောဂါကြောင့် အဆောက်အဦနှင့် မြေခွန်၊ ဘီးခွန်တို့ ကောက်ခံမရခြင်းတို့ကြောင့် လျော့နည်းရရှိခြင်း၊ အခြားသာမန်ရငွေတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သတင်းစာဖိုးရငွေ၊ ရှေး/သုဇုန်ဝင်ကြေးရငွေ၊ ဗီဒီယိုကာရာအိုကေလုပ်ငန်းမှရငွေ၊ တင်ဒါလျှောက်လွှာရောင်းရငွေ၊ တရားမဝင်ဆိုင်ကယ်ဒဏ်ကြေးရငွေ၊ မြေနေရာငှားရမ်းခရငွေ၊ ရေယာဉ်အသင်းလိုင်စင်ကြေးရငွေ၊ အသုံးစရိတ်ပိုထုတ် ငွေပြန်သွင်းခြင်းရငွေများသည် တတိယ (၃) လပတ်တွင်ရရှိခဲ့ခြင်းကြောင့် စတုတ္ထ(၃)လပတ်လျော့နည်းရခြင်း၊ လွှတ်တော်ရုံးတွင်မြို့နယ်ရုံးများတွင် တာဝါတိုင်ငှားရမ်းခရငွေများ တတိယ(၃)လပတ်တွင် ရရှိခဲ့ပြီးဖြစ်ခြင်းကြောင့်လျော့နည်းရခြင်း၊ စာရင်းစစ်ချုပ်ရုံးတွင် မာန်အောင်နှင့်အမ်းမြို့နယ် ရုံးဝန်ထမ်းများအတွက် မိုးတွင်းရိက္ခာ ဝယ်ယူရန်ကြိုတင်ငွေအား (၉)ရစ်လျာထားခဲ့သော်လည်း (၅)ရစ်သာရရှိခဲ့ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပိုပေးမိငွေမှပြန်သွင်းငွေများ၊ သတင်းစာဟောင်းရောင်းရငွေများ၊ အသင်းအဖွဲ့မှတ်ပုံငွေများ ရရှိမှုနည်းပါးခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွင် တင်ဒါလျှောက်လွှာရောင်းရငွေများ ပထမ

(၃)လပတ်တွင် ရရှိခဲ့ခြင်းကြောင့်လျော့နည်းရခြင်း၊ မီးသတ်ဦးစီးဌာနတွင် Covid-19 ရောဂါကြောင့် အထပ်မြင့်အဆောက်အဦ စစ်ဆေးခရငွေများလျော့နည်းခြင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် တင်ဒါလျှောက်လွှာရောင်းရငွေများနှင့် ပိုပေးမိငွေ ပြန်သွင်းခြင်းအတွက် ရငွေများလျော့နည်းရရှိခြင်း၊ သစ်တောဦးစီးဌာနတွင် သစ်တောမှုများမှ ဒဏ်ငွေရရှိမှု လျော့နည်းခြင်း၊ သတ္တုတွင်းဦးစီးဌာနတွင် မိုးရာသီ ဖြစ်၍ ပုဂ္ဂလိကဆားကွင်းများမှာ ဆားကြမ်းထုတ်လုပ်မှုရပ်နားထားပြီး ပုဂ္ဂလိကဆား စက်ရုံများမှာလည်း ဆားကြမ်းများ သယ်ယူပို့ဆောင်ရန်ခက်ခဲခြင်းကြောင့်လျော့နည်းခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် မြောက်ဦးမြို့နယ် ဝန်ထမ်းအိမ်ရာ စခန်းရှိ လူနေထိုင်ခြင်းမရှိသည့် အိမ်ခန်းများကို အိမ်လခစည်းကြပ်ကင်းလွတ် ခွင့်ပြု၍ ရငွေလျော့နည်းခြင်း၊ စည်ပင်သာယာရေးအဖွဲ့တွင် Covid-19 ရောဂါကြောင့် လိုင်စင်လေလံကြေး၊ ရေပေးခြင်းမှ ရငွေ၊ အဆောက်အဦစစ်ဆေးခ၊ စားသောက်ဆိုင် လိုင်စင်စသည်တို့ ကောက်ခံရရှိမှုမရှိခြင်းကြောင့် လျော့နည်းရခြင်း။

(ဂ) သာမန်သုံးငွေပိုမိုသုံးစွဲမှု

(၁) စစ်ကိုင်းတိုင်းဒေသကြီး။ မီးသတ်ဦးစီးဌာနတွင် မြို့နယ် (၃၄) မြို့နယ်၌ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း စရိတ်များထုတ်ယူ သုံးစွဲခြင်း၊ ဒေသအလိုက်စက်သုံးဆီဈေးနှုန်းများ မတူညီခြင်းနှင့် စက်သုံးဆီခွဲတန်း လစဉ်ပြောင်းလဲမှုများကြောင့် လျာထားချက်ထက်ပိုမိုရခြင်း၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတွင် Field Study ကောက်ရာတွင် ခရီးသွားစရိတ်များပေးရခြင်း၊ ပုံနှိပ်ခ နှင့် စာအုပ်စာတမ်းများထုတ်ဝေစရိတ်ကြောင့် ပိုမိုခြင်း၊ တယ်လီဖုန်းအသုံးစရိတ် များပိုမိုခြင်း၊ ဓါတ်ဆီသုံးစွဲမှု များပြားခြင်း၊ ရာထူးတိုးစာမေးပွဲကျင်းပရာတွင် အခန်း စောင့်ဆရာ/ ဆရာမများအတွက် ဧည့်ခံကျွေးမွေးစရိတ်ပိုမိုခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ပစ္စည်းများဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်း တို့အတွက် ကုန်ကျစရိတ်နှင့် လုပ်အားခခေါင်းစဉ်အတွက် ခေါင်းပြောင်းသုံးစွဲထား ခြင်းကြောင့်ပိုမိုရခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ပြောင်းရွှေ့လာသော ဝန်ထမ်း များနှင့် ရာထူးတိုးဝန်ထမ်းများအတွက် ပြောင်းရွှေ့ခရီးစရိတ်နှင့် ကွင်းဆင်းစရိတ်များ ပိုမိုခြင်း၊ မျိုးစေ့သန့်စင်စက်များတွင် ပါဝါမီတာများတပ်ဆင်ခြင်း၊ ရှေ့တန်းခန်းများတွင် လျှပ်စစ်မီးနှင့် မီတာဘောက်စ်များ တပ်ဆင်ခြင်းတို့ကြောင့် ပိုမိုခြင်း၊ ငါးလုပ်ငန်း

ဦးစီးဌာနတွင် ဧည့်ရိပ်သာ၊ သင်တန်းခန်းမတွင် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများတွင် ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းများစိုက်ထူခြင်း၊ ပုစွန်သားပေါက်များ စိုက်ထည့်ခြင်း ကြောင့်ပိုမိုခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ဝန်ထမ်းသစ် များခန့်အပ်ခြင်းနှင့် ရာထူးတိုးပြောင်းရွှေ့လာခြင်း၊ နယ်မြေကွင်းဆင်းစရိတ်များ ကုန်ကျခြင်း၊ အားကစားကွင်းနှင့် အားကစားရုံများ ပြင်ဆင်ခြင်းကြောင့် ပိုမိုခြင်း၊ စည်ပင်သာယာရေးအဖွဲ့တွင် သွားလာရန် လွယ်ကူမှုမရှိသည့် နန်စီပွန်ဒေသနှင့် နာဂဒေသတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများမှ ခရီးစရိတ်လိုငွေ တောင်းခံခြင်း၊ ပင်စင်ခံစားသောဝန်ထမ်းများ ပိုမိုလာသည့်အတွက် လုပ်သက်ဆုငွေ များပိုမိုသုံးစွဲခြင်း။

(၂)ပဲခူးတိုင်းဒေသကြီး ။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် မော်တော်ယာဉ်များ ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ Copier ၊ Air-conနှင့် မီးစက်များပြင်ဆင်ခြင်း၊ အစိုးရအဖွဲ့ရုံးဂိတ် (၂) ဆောက်လုပ်ခြင်း၊ ရုံးဝန်းအတွင်း မီးလိုင်းများပြောင်းရွှေ့တပ်ဆင်ခြင်း၊ Covid-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် ရန်ပုံငွေများသုံးစွဲခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသုံးစရိတ်များ ထုတ်ပေးခြင်း၊ UNDP ထောက်ပံ့ ငွေများအား မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် လွှဲပြောင်းပေးခြင်း၊ စာရင်းစစ်ချုပ်ရုံးတွင် ခရီးသွားလာရသော စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရုံးသုံးစက်ကိရိယာများ ပြင်ဆင်ခြင်း၊ အဆောက်အဦပြင်ဆင်ထိန်းသိမ်းခြင်းနှင့် မော်တော်ယာဉ်ပြင်ဆင်ခြင်းလုပ်ငန်းများအား စတုတ္ထ(၃)လပတ်တွင်မှ ပိုမိုဆောင် ရွက်ခြင်း၊ အချိန်ပိုဆင်း၍လုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် ကျွေးမွေးစရိတ်များ ပိုမိုသုံးစွဲခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တိုင်းရုံးရိပ်သာအတွက် အသုံးအဆောင်ပစ္စည်းများ၊ မြေတိုင်းတာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် အသုံးစရိတ်များ သုံးစွဲခြင်း၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း အပေါ်ထပ်အတွင်းဘက် နံရံဆေးသုတ်ခြင်း၊ ရုံးခန်းများဖွဲ့စည်းခြင်း၊ တံခါးများပြင်ဆင်ခြင်းနှင့် ခရိုင်/မြို့နယ် များတွင် အဆောက်အဦများ၊ ခြံစည်းရိုးများပြင်ဆင်ထိန်းသိမ်းရန်နှင့် လျှပ်စစ်မီး

ကြိုးများရိုက်ခြင်း၊ သွယ်တန်းခြင်းလုပ်ငန်းများ GRF မှ ကျခံသုံးစွဲခြင်း၊ စိုက်ပျိုးရေး ဦးစီးဌာနတွင် ဝန်ထမ်းများကွင်းဆင်းဆောင်ရွက်ခြင်း၊ နယ်လှည့်ခရီးစရိတ်နှင့် ပြောင်းရွှေ့လာသောဝန်ထမ်းများ၏ ခရီးစရိတ်များ၊ နေ့စားလုပ်အားခလိုငွေနှင့် တောင်သူလယ်သမား သင်တန်းကျောင်းများတွင် လိုအပ်သောအသုံးအဆောင် ပစ္စည်းများဝယ်ယူရန် GRFမှ ကျခံသုံးစွဲခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ တောင်သူ ပညာပေးပွဲများအတွက် ကျွေးမွေးစရိတ်များကြောင့် ပိုမိုသုံးစွဲခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာနတွင် အမြဲတမ်းဝန်ထမ်းများအတွက် ခရီးစရိတ်များ၊ ရုံးအသုံးအဆောင် ပစ္စည်းများဝယ်ယူခြင်း၊ ငါးသားပေါက်ရာသီကာလတွင် လျှပ်စစ်ဓာတ်အားခများ ပိုမိုပေးချေရခြင်း၊ Covid-19 ကမ္ဘာ့ကပ်ရောဂါညွှန်ကြားချက်နှင့်အညီသင်တန်း များဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းကြောင့်ပိုမိုခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန တွင်Covid-19 Quarantine Center သို့ကွင်းဆင်းသွားရောက်ခြင်း၊ ညွှန်ကြားရေးမှူး ကား(၁)စီး၏ ဓါတ်ဆီခွဲတမ်းများမှာဖြည့်စွက်ခွင့်ပြုငွေမှသုံးစွဲခြင်း၊ Covid-19 Quarantine Centerများတွင် Fitness Dance အကသင်တန်းများသွားရောက်ပို့ချခြင်းကြောင့် ပိုမိုခြင်း၊ စည်ပင်သာယာရေးအဖွဲ့တွင် ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်း၊ အမှိုက်ပုံများအားရှင်းလင်းခြင်း၊ အမှိုက်ကန်များတူးဖော်ခြင်း၊ ကယ်ဆယ်ရေးရန်ပုံ ငွေအား စတုတ္ထ(၃) လပတ်အတွင်းမှသာ လုပ်ငန်းများအပြီးသတ် ဆောင်ရွက်ခြင်း၊ ဂျပန်နိုင်ငံချေးငွေ JICA ODA Loan ဖြင့် မြို့ရေပေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် ပဲခူးနှင့် ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့များမှ JICA သို့အတိုးပေးငွေများ ပြန်လည်ပေးဆပ်ခဲ့ခြင်းကြောင့် လျာထားချက်ထက် ပိုမိုသုံးစွဲခြင်း။

(၃)မန္တလေးတိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ကိရိယာ များချို့ယွင်းမှုများပြားခဲ့သောကြောင့် ပြင်ဆင်ထိန်းသိမ်းစရိတ်ပိုမိုရခြင်း၊ အချိန်ပို တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကျွေးမွေးစရိတ်ပိုမိုသုံးစွဲခြင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် ဧည့်ခံကျွေးမွေးစရိတ်များ ပိုမိုသုံးစွဲခြင်းကြောင့်ပိုမိုခြင်း၊ စာရင်းစစ်ချုပ်ရုံးတွင် နယ်လှည့်စစ်ဆေးခြင်းကြောင့်ဓါတ်ဆီ၊ စက်ဆီများပိုမိုသုံးစွဲ ခြင်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ ထုတ်ယူသုံးစွဲခြင်း၊ သာသနာရေး၊ ဘာသာရေး အဖွဲ့အစည်းများသို့ လက်ဆောင်နှင့် အလှူဒါနများအတွက် သုံးစွဲရခြင်းနှင့် ဧည့်ခံ

ကျွေးမွေးစရိတ် များသုံးစွဲခြင်းတို့ကြောင့်ပိုမိုခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဓါတ်ဆီ၊ စက်ဆီ၊ ချောဆီများ လျာထားချက်ထက် ပိုမိုသုံးစွဲခြင်း၊ မြင်းခြံမြို့နယ် မီးကြိုးများပြင်ဆင်ခြင်းအတွက် GRF မှ တောင်းခံသုံးစွဲခြင်း၊ အလှူဒါနများပြုလုပ်ခြင်း၊ ဝန်ထမ်းများအချိန်ဆင်းရဲခြင်းကြောင့် ကျွေးမွေးစရိတ်များသုံးစွဲခြင်းအတွက် ပိုမိုခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင် ကွင်းဆင်းဆောင်ရွက်မှုများပြားခြင်းကြောင့် ခရီးစရိတ်များ သုံးစွဲခြင်း၊ ဓါတ်ဆီ၊ စက်ဆီများ ပိုမိုသုံးစွဲခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်များ သုံးစွဲခြင်းကြောင့်ပိုမိုခြင်း၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာသုံးမီတာများအား အိမ်သုံးမီတာ ပြောင်းလဲတပ်ဆင်ခြင်းကြောင့် လျှပ်စစ်ဓါတ်အားခများအား ပိုမိုပေးချေရခြင်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ ပိုမိုသုံးစွဲခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လုပ်အားခများပေးချေရခြင်း၊ ဓါတ်ဆီ၊ စက်ဆီပိုမိုသုံးစွဲခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းစရိတ် ပိုမိုသုံးစွဲခြင်းကြောင့် ပိုမိုခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ခရီးစရိတ်များပိုမိုသုံးစွဲခြင်း၊ လုပ်အားခ၊ အခွန်အခ၊ ဓါတ်ဆီ၊စက်ဆီ၊ ချောဆီနှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်များ ပိုမိုသုံးစွဲခြင်း၊ မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လုပ်အားခများ၊ ငှားရမ်းခများ၊ ရုံးအသုံးအဆောင်ဝယ်ယူစရိတ်၊ သယ်ယူပို့ဆောင်ခများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ကြော်ငြာခများ၊ စာအုပ်စာတန်းထုတ်ဝေစရိတ်များ၊ ဓါတ်ဆီစက်ဆီချောဆီနှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်များ ပိုမိုသုံးစွဲခြင်း၊ စည်ပင်သာယာရေးအဖွဲ့များတွင် ပြင်ဆင်ထိန်းသိမ်းစရိတ်များ ဧည့်ခံကျွေးမွေးစရိတ်များ ပိုမိုသုံးစွဲခြင်းနှင့် ပင်စင်စားဦးရေတိုးပွားလာခြင်းကြောင့် ပိုမိုသုံးစွဲခြင်း။

(၄) ရခိုင်ပြည်နယ်။ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများသည် လုပ်အားအတွက် ကုန်ကျစရိတ်၊ ဓာတ်ဆီ၊စက်ဆီ၊ချောဆီ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ပညာရေးနှင့် လူမှုရေးအသုံးစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်၊ ပင်စင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များပိုမိုသုံးစွဲခဲ့ခြင်း၊

(၅) ရန်ကုန်တိုင်းဒေသကြီး။ တိုင်းဒေသကြီးတရားလွှတ်တော်မှ ပစ္စည်းများဝယ်ယူခြင်း၊ ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်များ ပိုမိုသုံးစွဲခြင်းနှင့် စတုတ္ထ(၃)လပတ်ရောက်မှသာ ယာဉ်ပြင်ဆင်စရိတ်များ ထုတ်ယူသုံးစွဲခဲ့ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပြောင်းရွှေ့လာခြင်းကြောင့် လစာနှင့်ခရီးစရိတ်များ ပိုမိုသုံးစွဲထားခြင်း၊ပစ္စည်းများဝယ်ယူခြင်းနှင့် ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်များ၊

အဆောက်အဦပြင်ဆင်စရိတ်များ ပိုမိုသုံးစွဲထားခြင်း၊ Covid-19 နှင့် ပတ်သက်သော အစည်းအဝေးအတွက် အသုံးစရိတ်များ ပိုမိုသုံးစွဲရခြင်း၊ မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများပြောင်းရွှေ့လာခြင်းနှင့် အခြားပြင်ဆင်ထိန်းသိမ်းစရိတ်များ ပိုမိုသုံးစွဲခဲ့ခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရုံးချုပ်မှ ခွဲတမ်းရရှိသော မော်တော်ယာဉ် (၂) စီး ပြင်ဆင်ခဲ့ခြင်းနှင့် ကျွေးမွေးစရိတ်များ ပိုမိုသုံးစွဲခဲ့ခြင်း၊ လမ်းဦးစီးဌာနမှ အဆောက်အဦ၊ လမ်းနှင့် အခြားပြင်ဆင်ထိန်းသိမ်းစရိတ် များ ပိုမိုသုံးစွဲထားခြင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ Covid -19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အဆောက်အဦများ ပြင်ဆင်ခြင်း၊ သန့်ရှင်းရေးနှင့် ပန်းဥယျာဉ်လုပ်သား ဝန်ထမ်းများအတွက် ကျွေးမွေးစရိတ်များ ပိုမိုသုံးစွဲခဲ့ခြင်း၊ အချို့ပင်စင်စားဝန်ထမ်းများသည် (၆)လတစ်ကြိမ်မှသာ ပင်စင် လစာငွေများထုတ်ယူသည့်အတွက်ကြောင့် ပိုမိုသုံးစွဲထားခြင်းနှင့် စည်ပင်သာယာရေး အဖွဲ့မှ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကုန်ကျခဲ့သောလုပ်အားခများနှင့် စက်သုံးဆီအသုံးစရိတ်များ ၊ မော်တော်ယာဉ် လိုင်စင်များ ပြုလုပ်ခြင်းနှင့်သက်တမ်းတိုးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း နှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်များနှင့်ကျွေးမွေးစရိတ်များ ပိုမိုသုံးစွဲခြင်း။

(၆) ဧရာဝတီတိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ပြင်ဆင်ထိန်းသိမ်းစရိတ် များနှင့် ညှိနှိုင်းအစည်းအဝေးပွဲများ ကျင်းပခြင်းတို့ကြောင့်ပိုမိုခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် လူဦးရေစာရင်းကောက်ယူရန် အထွေထွေပိုလျှံရန်ပုံငွေမှ ထပ်မံခွဲဝေချထားခြင်း၊ ဓါတ်ဆီ၊ စက်ဆီသုံးစွဲမှုများပြားခြင်း၊ ပြင်ဆင်ထိန်းသိမ်း စရိတ်ပိုမိုသုံးစွဲခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ ကျွေးမွေးစရိတ်များကြောင့် ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲထားခြင်းနှင့် အထွေထွေ ပိုလျှံရန်ပုံငွေမှ တောင်းခံထားခြင်းကြောင့်ပိုမိုခြင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် သင်တန်းများဖွင့်လှစ်မှုရှိခြင်းကြောင့် ပိုမိုခြင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန တွင် အဆောက်အဦနှင့် အခြားပြင်ဆင်စရိတ်များ သုံးစွဲခြင်းကြောင့်ပိုမိုခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာနတွင် လုပ်အားခ၊ လျှပ်စစ်မီတာနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ ပြင်ဆင်ထိန်းသိမ်း စရိတ်တို့အတွက် အထွေထွေပိုလျှံရန်ပုံငွေမှ သုံးစွဲမှုထပ်မံရရှိခြင်း၊ သင်တန်းများအား သက်ဆိုင်ရာ ခရိုင် / မြို့နယ်များတွင် ဖွင့်လှစ်မှုများပြားခြင်းကြောင့် ပိုမိုခြင်း၊

အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရီးသွားလာမှုများပြားခြင်း၊ အားကစား အထောက်အကူပြုပစ္စည်းများ ဝယ်ယူမှုများပြားခြင်း ၊ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်ဆီများသုံးစွဲမှုများပြားခြင်း၊ တိုင်း/ခရိုင်ရုံးများ ပြင်ဆင်ထိန်းသိမ်းမှုများပြား ခြင်းနှင့် Video Conferencing တင်ပြချက်များ ဆောင်ရွက်ရခြင်းတို့အတွက် အချိန်ပို လုပ်အားခများ ပေးချေရခြင်းကြောင့် ပိုမိုခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တွင် လမ်းနှင့်တံတားကုန်ကျစရိတ်များ ထုတ်ယူခြင်းနှင့် မိတာနှင့် တယ်လီဖုန်းသုံးစွဲ ခများ ပေးချေရခြင်း၊ ဌာနရှိမော်တော်ဆိုင်ကယ်များ ပြင်ဆင်ခြင်းတို့အတွက်ပေးချေ ရခြင်းကြောင့် ပိုမိုခြင်း၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသစ်များထပ်မံ ခန့်အပ် ထားခြင်း၊ လုပ်အားခနှင့် ပစ္စည်းများဝယ်ယူခြင်းအတွက် အထွေထွေပိုလျှံရန်ပုံငွေမှ ထပ်မံရရှိခြင်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်တွင် ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်း၊ ဧည့်ခံကျွေးမွေးစရိတ်များ ပိုမိုသုံးစွဲခြင်း။

(ဃ) သာမန်သုံးငွေလျော့နည်းသုံးစွဲမှု

(၁)ချင်းပြည်နယ်။ ပြည်နယ်ဥပဒေချုပ်ရုံးတွင် ဝန်ထမ်းသစ်များခန့်ထားနိုင်မှုမရှိခြင်း နှင့် ဥပဒေချုပ်၏ နယ်လှည့်ခရီးသွားမှုလျော့နည်းခြင်းကြောင့် လျော့နည်းခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတွက် လက်ထောက်စုံစမ်းရေးမှူးရာထူး(၉)နေရာ လျာထားသော်လည်း (၅) ဦးသာ ခန့်ထားနိုင်ခြင်းနှင့် ခရီးစရိတ်လျော့နည်းခြင်း၊ မော်တော်ယာဉ်အလုံးစုံအာမခံကြေးမထားရှိနိုင်ခြင်း၊ တယ်လီဖုန်းသုံးစွဲမှု လျော့နည်း ခြင်း၊ Covid-19 ကာလတွင် ဓါတ်ဆီဈေးနှုန်း ကျဆင်းခြင်းကြောင့်လျော့နည်းခြင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် ဝန်ထမ်းများတာဝန်ဖြင့် ခရီးသွားလာမှု နည်းပါးခြင်း၊ စက်သုံးဆီဈေးနှုန်းကျဆင်းခြင်း၊ ပညာပေးသင်တန်းများ ဖွင့်လှစ် နိုင်မှုမရှိခြင်းကြောင့် လျော့နည်းခြင်း ၊ ရင်းနှီးမြှုပ်နှံနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် Covid-19 ကာလဖြစ်၍ အစည်းအဝေးများ သင်တန်းများအား Video Conference စနစ်ဖြင့် ကျင်းပသောကြောင့် ခရီးစရိတ် ၊ စက်သုံးဆီဈေးနှုန်းများ ကျဆင်းခြင်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များလျော့နည်းခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင် ဝန်ထမ်းများပြောင်းရွှေ့သွားပြီး အစားထိုးဝန်ထမ်းမရောက်ရှိလာ ခြင်းနှင့် ဝန်ထမ်းသစ်များခန့်ထားနိုင်မှု မရှိသေးခြင်း၊ Covid-19 ရောဂါကြောင့် အလုပ်ရုံဆွေးနွေးပွဲများ၊သင်တန်းများနှင့်ကွင်းဆင်းစစ်ဆေးရန် သွားလာမှုနည်းပါးခြင်း၊

လုပ်အားခပေးချေရသည့် ပုတ်ပြတ်လုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်းနှင့် မော်တော်ယာဉ် (၂)စီး သက်တမ်းတိုး မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် လျော့နည်းခြင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် နေ့စားဝန်ထမ်းများ ခန့်ထားနိုင်မှုမရှိခြင်း၊ ဒီဇယ်ဈေးနှုန်း ကျဆင်း၍ လျော့နည်းခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် မတူပီခရိုင်ရုံး အား ဖွင့်လှစ်နိုင်မှုမရှိခြင်း၊ Covid-19 ရောဂါကြောင့် ခရီးစရိတ်ပြည်နယ် / တိုင်း ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်မှုမရှိခြင်း၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နိုင်မှုမရှိခြင်းကြောင့် လျော့နည်းခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဝန်ထမ်း (၁၁) ဦးခန့် ထားရန်လျာထားသော်လည်း (၅) ဦးသာ ခန့်ထားနိုင်ခြင်း၊ Covid-19 ရောဂါကြောင့် ခရီးသွားလာမှုနည်းပါးခြင်း၊ မြို့ပြစီမံကိန်းမရေးဆွဲနိုင်ခြင်း၊ ဝန်ထမ်းများသင်တန်းတက်ရောက်နိုင်မှုမရှိခြင်းကြောင့် လျော့နည်းခြင်း ၊ လမ်းဦးစီးဌာနတွင် ရာထူးတိုးပြောင်းရွှေ့ခြင်း ၊ ခရီးသွားလာမှု နည်းပါးခြင်းတို့ကြောင့် လျော့နည်းခြင်း၊ တတိယ(၃)လပတ်အတွင်း လုပ်ငန်းများပိုမိုဆောင်ရွက်ခဲ့ခြင်းကြောင့် စတုတ္ထ(၃)လပတ်တွင် လျော့နည်းခြင်း။

ငွေလုံးငွေရင်းရငွေ၊ သုံးငွေ

၂။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး / ပြည်နယ် (၁၄) ခု၏ ငွေလုံးငွေရင်းရငွေပိုင်းတွင် စတုတ္ထ(၃)လပတ်လျာထားချက် ကျပ် ၁၈၆,၃၅၁.၁၉၅ သန်း ဖြစ်ပြီး၊ အကောင်အထည်ဖော်နိုင်မှု ကျပ် ၇၄,၂၇၁.၀၉၆ သန်း ဖြစ်သဖြင့် ၃၉.၈၆ ရာခိုင်နှုန်း ဖြစ်ပါသည်။ ငွေလုံးငွေရင်းအသုံးစရိတ်ပိုင်းတွင် စတုတ္ထ(၃)လပတ် လျာထားချက် ကျပ် ၈၃၈,၀၄၆.၉၂၁ သန်း ဖြစ်ပြီး၊ အကောင်အထည်ဖော်နိုင်မှု ကျပ် ၁,၀၀၂,၉၇၁.၉၈၈ သန်း ဖြစ်သဖြင့် ၁၁၉.၆၈ ရာခိုင်နှုန်း ဖြစ်ပါသည်။ ငွေလုံးငွေရင်းရငွေ၊ သုံးငွေနှင့်ပတ်သက်၍ ထူးခြားမှုအခြေအနေမှာ အောက်ပါအတိုင်းတွေ့ရှိရပါသည်-

(က) ငွေလုံးငွေရင်းရငွေပိုမိုရရှိမှု

(၁) ကယားပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့မှ စက်ယန္တရား(၈)စီးနှင့် Skat (၈)စီး လေလံတင်ရောင်းချခဲ့ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်နယ်ရုံးနှင့် မယ်စွဲမြို့နယ်ရုံးများမှ အဆောက်အဦဟောင်းရောင်းရငွေရရှိခဲ့ခြင်း၊ စည်ပင်သာယာရေးအဖွဲ့တွင် ဒီးမေ့ဆိုမြို့မဈေးနှင့် ဖရူဆိုမြို့မဈေးတို့အား အဆင့်

မြင့်တင်ခြင်းလုပ်ငန်းမှ ဈေးဆိုင်ခန်းများ အရစ်ကျစနစ်ဖြင့် ရောင်းချရငွေများကြောင့် လျာထားချက်ထက်ပိုမိုရခြင်း။

- (၂) ကရင်ပြည်နယ်။ ငွေလုံးငွေရင်းရငွေတွင် လျာထားချက်မရှိသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖျက်သိမ်းခွင့်ရရှိပြီးဖြစ်သည့် ရုံး၊ ခန်းမ အဆောက်အဦဟောင်းများအား လေလံတင်ရောင်းချရငွေနှင့် ဆယ်တင်ပစ္စည်းများ ရောင်းချရငွေရရှိခဲ့ခြင်း၊ စည်ပင်သာယာရေးအဖွဲ့တွင် မတည်ပစ္စည်းများရောင်းချရငွေတို့မှ ရရှိခဲ့ခြင်း။
- (၃) ချင်းပြည်နယ်။ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ဝဗ္ဗသူးမောင်အားကစားကွင်း ပွဲကြည့်စင်ဟောင်းဖျက်သိမ်းခြင်းမှ ဆယ်တင်ပစ္စည်းများ ရောင်းချရငွေရရှိခဲ့ခြင်းကြောင့် ပိုမိုရခြင်း။
- (၄) စစ်ကိုင်းတိုင်းဒေသကြီး။ ငွေလုံးငွေရင်းရငွေတွင် လျာထားချက်မရှိသော်လည်း စည်ပင်သာယာရေးအဖွဲ့တွင်ဈေးဆိုင်ခန်းများ ရောင်းချရငွေရရှိခဲ့သောကြောင့် ပိုမိုရခြင်း။
- (၅) တနင်္သာရီတိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆန်းချိုမြို့သစ်ရပ်ကွက်ရှိ ပင်လုံအိမ်ရာတိုက်ခန်း ရောင်းချရငွေများ ရရှိခြင်း၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် သွပ်ပြားအဟောင်းများရောင်းချရငွေများရရှိခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့တွင် မြိတ်ဈေးအဆောက်အဦ ဖျက်သိမ်းရာမှပစ္စည်းများ လေလံတင်ရောင်းချခြင်းတို့ကြောင့် ပိုမိုရခြင်း။
- (၆) ပဲခူးတိုင်းဒေသကြီး။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ပြည်မြို့ရှိ မြို့ပြ (လခရ) အဆောက်အဦတစ်လုံး အရေးပေါ်ဖျက်သိမ်းခဲ့ခြင်းမှ အဆောက်အဦဟောင်းရောင်းချရငွေရရှိခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့တွင် ဈေးဆိုင်ခန်းများ၊ ရေမီတာနှင့် ကတ္တရာပီပါခွဲရောင်းရငွေများရရှိခဲ့ခြင်းကြောင့် ပိုမိုရရှိခြင်း။
- (၇) မကွေးတိုင်းဒေသကြီး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျာထားချက်မရှိသော်လည်း ရုံးသုံးစက်ကိရိယာအဟောင်းများ ရောင်းချရငွေနှင့် အစည်းအဝေးခန်းမ အဆောက်အဦဟောင်း ဆယ်တင်ပစ္စည်းများ ရောင်းချရငွေများရရှိခြင်းကြောင့် ပိုမိုရရှိခြင်း။

(၈) ရခိုင်ပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် စားသုံးသူရေးရာမှပြန်လည် အပ်နှံသော သို့လှောင်ရုံဟောင်း (၉) လုံး ရောင်းချရငွေနှင့် မီးသတ်ဦးစီးဌာနတွင် အဆောက်အဦး ဟောင်းများကို တင်ဒါခေါ်ယူရောင်းချခဲ့ခြင်းမှကြောင့် ပိုမိုခြင်း။

(၉) ရောဝတီတိုင်းဒေသကြီး။ ငွေလုံးငွေရင်းရငွေ လျာထားခြင်းမရှိဘဲ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတွင် ဆယ်တင်ပစ္စည်းရောင်းချခြင်းမှရငွေရရှိခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင် အကြိုအင်ဂျင်နီယာလုပ်ငန်းပိုထုတ်ငွေနှင့် ကားအကြီးစားပြင်ဆင်ခြင်း တို့မှ ပြန်သွင်းငွေမှ ရငွေများရရှိခြင်းနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ပစ္စည်းဟောင်းများ ရောင်းချခြင်းကြောင့် ရငွေများရရှိခြင်း။

(ခ) ငွေလုံးငွေရင်းရငွေလျော့နည်းရရှိမှု

(၁) မန္တလေးတိုင်းဒေသကြီး။ ငွေလုံးငွေရင်းရငွေတွင် လျာထားချက်ထက် လျော့နည်း ရခြင်းမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတွင် Covid-19 ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် Mandalay Hill Resortမှ ပေးဆောင်ရမည့် မြေငှားရမ်းခများ အချိန်မီပေး ဆောင်နိုင်မှုမရှိခြင်း၊ ရတနာပုံဘဏ်ခွဲ (၂) ဆောက်လုပ်ထားသည့် မြေနေရာအတွက် မြေကွက်ဖိုးမရရှိခြင်း၊ တန်ဖိုးမျှအိမ်ရာတိုက်ခန်း မဲပေါက်သူ များမှ လာရောက်ပေးသွင်းမှုနည်းပါးခြင်းနှင့် MITC စီမံကိန်းမှ လျော့နည်းပေးသွင်း ခြင်း၊ ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းအား အကောင်အထည် ဖော်နိုင်မှု မရှိသေးသဖြင့် အဆိုပါလုပ်ငန်းနှင့် ဆက်စပ်သည့်ပြည်ပအကူအညီ ရငွေများ သုံးစွဲနိုင်မှုမရှိ၍ လျော့နည်းရရှိခြင်း။

(၂) မွန်ပြည်နယ်။ ငွေလုံးငွေရင်းရငွေတွင် လျာထားချက်ထက်လျော့နည်းရခြင်းမှာ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း ရောင်းချရငွေ လျော့နည်းရရှိခြင်း၊ စည်ပင်သာယာရေးအဖွဲ့တွင် ရေမီတာနှင့် ကတ္တရာပီပါခွဲ ရောင်းရငွေတို့မှ လျော့နည်းရရှိခြင်း။

(၃) ရန်ကုန်တိုင်းဒေသကြီး။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ Covid-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် မြေကွက်များ၊ ဆိုင်ခန်းနှင့် တိုက်ခန်း ရောင်းရငွေများ လျော့နည်းရရှိခြင်း။

(၄) ရှမ်းပြည်နယ်။ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် တတိယ(၃)လပတ်တွင် ရေငွေ ပိုမိုရရှိခဲ့ခြင်းကြောင့် စတုတ္ထ(၃)လပတ်တွင် လျာထားချက်ထက် လျော့နည်းရရှိခြင်း။

(ဂ) ငွေလုံးငွေရင်းသုံးငွေပိုမိုသုံးစွဲခြင်း

(၁) ကချင်ပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့တွင် AC ကတ္တရာခင်းခြင်း၊ ကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်းများ၊ ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေး ရရှိရေးလုပ်ငန်းများနှင့် လမ်း၊ တံတားနှင့် စနစ်တကျလယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းများ၏ ပြီးစီးမှုရာခိုင်နှုန်းအပေါ် ငွေပေးချေခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် အထွေထွေပိုလျှံရန်ပုံငွေမှ ရရှိသော လုပ်ငန်းများဆောင်ရွက်ခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့တွင် တတိယ (၃) လပတ်အတွင်း ငွေမပေးချေခဲ့ရသော ငွေလုံးငွေရင်းလုပ်ငန်းများအား စတုတ္ထ(၃) လပတ်တွင် ပေးချေခဲ့ခြင်းတို့ကြောင့် လျာထားချက်ထက် ပိုမိုသုံးစွဲခြင်း။

(၂) ကယားပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့၌ ဆောင်ရွက်ဆဲလုပ်ငန်းတွင် ဒေသဖွံ့ဖြိုးရေး အတွက် GRF မှ ခွင့်ပြုထားသော ပညာရေး ၊ သာသနာရေးလုပ်ငန်းများ၊ လမ်း၊ တံတားများ၊ အခြားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လုပ်ငန်း စီမံကိန်းသစ်ခေါင်းစဉ်အောက်ရှိ အဆောက်အဦတွင် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်၊ မြို့နယ်တို့မှ ထပ်မံလိုအပ်သည့် လုပ်ငန်းများအတွက် GRF မှ တောင်းခံ သုံးစွဲခဲ့ခြင်း၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် လိုအပ်သည့် အသုံးစရိတ်များအား GRF မှ ထုတ်ယူသုံးစွဲခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် GRF မှ ထုတ်ယူသုံးစွဲခြင်း၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့တွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အဆောက်အဦဆောက်လုပ်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းများအတွက် ဒုတိယ အရစ်၊ တတိယအရစ်နှင့် စတုတ္ထအရစ်အသုံးစရိတ်ပေါင်း၍ ငွေပေးချေနိုင်ခဲ့ခြင်းကြောင့် ပိုမိုခြင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် ဖားဆောင်းမြို့နယ်ရုံး၊ လမ်းခင်း ခြင်းအား GRF မှ တောင်းခံသုံးစွဲခဲ့ခြင်း၊ ရှားတောမြို့နယ်ရုံး ရေချိုးခန်းအိမ်သာနှင့်

ရေစင်တည်ဆောက်ခြင်း၊ ဖားဆောင်းမြို့နယ်ရုံး ခြံစည်းရိုးနှင့် သံပန်းတံခါးတပ်ဆင်ခြင်းအတွက် GRFမှ တောင်းခံသုံးစွဲခဲ့ခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် အဆောက်အဦအတွက် (ပါဒါတ)တွင် ၅၀ % သာ ထုတ်ယူခဲ့ပြီး ကျန် ၅၀ % ထုတ်ယူသုံးစွဲခဲ့ခြင်းနှင့် အခြားလုပ်ငန်းများအတွက် GRFမှ ထုတ်ယူသုံးစွဲခဲ့ခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် အဆောက်အဦ၊ လမ်း၊ တံတားနှင့် အခြားတို့အတွက် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးသည့်အတွက် ပိုမိုရခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် လုပ်ငန်းများမှာ အပြီးသတ်ပြီးစီးပြီဖြစ်၍ ငွေထုတ်ခွင့်များအား အပြီးသတ်ငွေထုတ်ယူခဲ့ခြင်း၊ စည်ပင်သာယာရေးအဖွဲ့တွင် စတုတ္ထ(၃)လပတ်တွင် လျာထားခဲ့သည့်လုပ်ငန်းများအပြင် GRF မှ ခွင့်ပြုသည့် လုပ်ငန်းများအား ဆောင်ရွက်ခဲ့သည့်အတွက် ပိုမိုသုံးစွဲခြင်း။

(၃) ချင်းပြည်နယ်။ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် အောက်လိုင်ဗားရေလှောင်တံဆံတည်ဆောက်ခြင်း၊ ထန်တလန်ရေပေးဝေရေးလုပ်ငန်းများ၊ ရုံသုံးစက်ကိရိယာများဝယ်ယူခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်တို့မှ စတုတ္ထ(၃)လပတ်မှသာ ငွေပေးချေဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ပိုမိုခြင်း၊ လွှတ်တော်ရုံးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းအား စတုတ္ထ(၃)လပတ်တွင်လုပ်ငန်းပြီးစီးခြင်းနှင့် video Conferencing အတွက် စက်ကိရိယာများ (GRF) မှ ရန်ပုံငွေရရှိသောကြောင့်ပိုမိုခြင်း၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် မီးစက် (၁၀) လုံးနှင့် lap top (၅၄) လုံး ဝယ်ယူခြင်းလုပ်ငန်းများအား စတုတ္ထ(၃)လပတ်တွင် ငွေပေးချေသောကြောင့်ပိုမိုခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့တွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေးလုပ်ငန်း၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ရုံးသုံးယာဉ်များဝယ်ယူခြင်းတို့၌ စတုတ္ထ(၃) လပတ်အတွင်း၌သာ ငွေပေးချေနိုင်သောကြောင့်ပိုမိုခြင်း၊ သမဝါယမဦးစီးဌာနတွင်

ကျောက်စီမြေထိန်းနံရံနှင့် ကျောက်စီရေမြောင်းပြုလုပ်ခြင်းနှင့် ဝန်ထမ်းအိမ်ရာ (၂)ခန်းတွဲ တည်ဆောက်ခြင်းအတွက် GRF မှ ရန်ပုံငွေရရှိသောကြောင့်ပိုမိုခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြည်နယ်ရုံးကွန်ကရစ်လမ်းခင်းခြင်း၊ ဓါတ်ခွဲခန်း (၂) ခန်း ကြွေပြားခင်းခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ရေသန့်စက် (၁) လုံးဝယ်ယူခြင်းအတွက် GRF မှ ရန်ပုံငွေရရှိခြင်းနှင့် သုတေသန လုပ်ငန်းသုံးပစ္စည်း၊ မော်တော်ဆိုင်ကယ်(၁)စီးဝယ်ယူခြင်းကြောင့် ပိုမိုခြင်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ လုပ်ငန်း ပြီးစီးမှုရာခိုင်နှုန်းအလိုက် ငွေပေးချေခြင်းဖြစ်၍ ပိုမိုခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနတွင် တီးတိန်မြို့၊ လွယ်ဘွားလ်အားကစားရုံအား မြေထိန်းနံရံ အရေးပေါ်ပြုလုပ်ရန် GRF မှ ရန်ပုံငွေရရှိခြင်းကြောင့်ပိုမိုခြင်း။

(၄) စစ်ကိုင်းတိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ဌာနများမှ စတုတ္ထ (၃) လပတ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လိုအပ်သောစက်ကိရိယာပစ္စည်းများ သုံးစွဲရန်အတွက် အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေခွဲဝေချထားပေးခြင်းကြောင့် ပိုမိုခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်သမဝါယမဦးစီးဌာနတို့တွင် စတုတ္ထ (၃)လပတ်မှသာ လုပ်ငန်းပြီးစီး၍ ငွေထုတ်ယူခဲ့ခြင်း၊အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင် အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေရရှိခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတွင် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ စတုတ္ထ(၃)လပတ် မှသာ ပစ္စည်းများပေးသွင်းခဲ့သဖြင့် ပိုမိုခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန တွင် အထွေထွေပိုလျှံရန်ပုံငွေနှင့် ဖြည့်စွက်ခွင့်ပြုငွေများ စတုတ္ထ(၃)လပတ်တွင် သုံးစွဲခြင်းကြောင့် ပိုမိုခြင်း။

(၅) တနင်္သာရီတိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် GRF မှ ရန်ပုံငွေရရှိ သုံးစွဲခဲ့ခြင်း၊ အစိုးရအဖွဲ့လက်အောက်ခံဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ငွေပေးချေခြင်းနှင့် မြေယာလျှော်ကြေးများပေးချေခြင်း၊ တိုင်းဒေသကြီးလွှတ်တော်တွင် (၆) ခန်းတွဲ (၁)ထပ် နေအိမ်ဆောက်လုပ်ခြင်းအတွက် စတုတ္ထ(၃) လပတ်အတွင်းမှသာ ရာနှုန်းပြည့်ပြီးစီး၍ ငွေပေးချေခြင်း၊ မီးသတ်ဦးစီး ဌာနတွင် ဒုတိယ(၃) လပတ်အတွင်း ဆောင်ရွက်ခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်း များသည် စတုတ္ထ(၃) လပတ်တွင်မှ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ငါးလုပ်ငန်း

ဦးစီးဌာနတွင် VMS (Control Center) RC (၃) ထပ်ဆောက်လုပ်ခြင်း လုပ်ငန်းအား ပထမ(၆)လပတ်တွင် ပြီးစီးမည်ဟုလျာထားခဲ့သော်လည်း စတုတ္ထ(၃)လပတ်မှ ပြီးစီးဆောင်ရွက်နိုင်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ဝန်ထမ်း အိမ်ရာ (၂) ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းအား တင်ဒါစနစ်ဖြင့်ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် တင်ဒါအောင်မြင်သော ကုမ္ပဏီများ အနေဖြင့် ပထမ (၆)လပတ်တွင် လုပ်ငန်းများပြီးစီးနေပြီးဖြစ်သော်လည်း စတုတ္ထ(၃) လပတ်မှ ငွေထုတ်ယူခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့တွင် တည်ဆောက်ရေး လုပ်ငန်းများအား တတိယ(၃) လပတ်တွင် ပြီးစီးသော်လည်း စတုတ္ထ(၃)လပတ်မှ ငွေထုတ်ယူခြင်း၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များတွင် တတိယ(၃) လပတ် အတွင်း လုပ်ငန်းပြီးစီးသော်လည်း စတုတ္ထ(၃)လပတ်တွင်မှသာ ငွေထုတ်ယူခြင်း နှင့် အချို့လုပ်ငန်းများမှာတတိယ(၃)လပတ်တွင် ပြီးစီးအောင်ဆောင်ရွက်မည်ဟု လျာထားသော်လည်း စတုတ္ထ(၃)လပတ်တွင် ဆက်လက်ဆောင်ရွက်ရခြင်း၊ အထွေထွေပိုလျှံရန်ပုံငွေ GRF မှ တောင်းခံသုံးစွဲသည့် လုပ်ငန်းများအား စတုတ္ထ (၃)လပတ်တွင်မှ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့်ပိုမိုခြင်း။

- (၆) ပဲခူးတိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအလိုက် ငွေထုတ်ယူမှုရှိခြင်းနှင့် စက်ကိရိယာများ ဝယ်ယူခြင်း တို့ကြောင့် လျာထားချက်ထက်ပိုမိုရခြင်း၊ စာရင်းစစ်ချုပ်ရုံးတွင် ယခင်(၃) လပတ်တွင် ဈေးနှုန်းစုံစမ်းဆဲဖြစ်၍ ဝယ်ယူမှုမပြုဘဲ စတုတ္ထ(၃)လပတ်တွင်မှ ရုံးသုံး စက်ကိရိယာနှင့် ရုံးသုံးပစ္စည်းများဝယ်ယူခြင်းကြောင့်ပိုမိုခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် သာယာဝတီခရိုင် ရေစင် (၂) လုံးဆောက်လုပ်ခြင်း၊ တိုင်းရုံးရိပ်သာပါကေးခင်းခြင်း၊ အစည်းအဝေးခန်းမနှင့်ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပဲခူးမြို့နယ်မြေစစ်အမှုတွဲခန်းတိုးချဲ့တည်ဆောက်ခြင်း၊ ကဝမြို့နယ် စုပေါင်း(၂)ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ထပ်မံဖြည့်စွက်လုပ်ငန်းဖြစ်သော လှေကားနှင့် အိမ်သာနေရာပြင်ဆင်ခြင်းနှင့် ရေ/လျှပ်စစ်မီး လုပ်ငန်းများအတွက် GRFမှ ကျခံသုံးစွဲခြင်း၊ မီးသတ်ဦးစီးဌာနတွင် မီးငြိမ်းသတ်ယာဉ်များ အချိန်မီ တင်သွင်းသဖြင့် ငွေထုတ်ယူမှုများခြင်းကြောင့် ပိုမိုခြင်း၊ စီမံကိန်းရေးဆွဲရေးဦးစီး

အား GRF မှ သုံးစွဲထားခြင်းကြောင့် ပိုမိုခြင်း၊ စည်ပင်သာယာရေးအဖွဲ့များတွင် GRF ရန်ပုံငွေဖြင့် လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေမြောင်းတူးခြင်း၊ ပျံကျဈေးဆိုင်ခန်းများဆောက်လုပ်ခြင်း၊ Control Pannel တပ်ဆင်ခြင်း၊ စလိုက်မီးများလဲလှယ်ခြင်း၊ ပင်းချောင်းရေစက်ရုံရှိ Main Pannel များပြုလုပ်ခြင်းနှင့် ဂန့်ဂေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် အမှိုက်ကျင်းမြေဝယ်ယူခြင်းတို့ကြောင့် ပိုမိုခြင်း။

- (၈) မွန်ပြည်နယ်။ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် စတုတ္ထ(၃)လပတ်အတွင်း Covid-19 ကမ္ဘာ့ကပ်ရောဂါကာလဖြစ်၍ လိုအပ်သော လုပ်ငန်းများဆောင်ရွက်ခြင်း၊ အထွေထွေပိုလျှံရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ တတိယ(၃)လပတ်တွင် သုံးစွဲရန်လျာထားသည့် အသုံးစရိတ်များအား စတုတ္ထ(၃)လပတ်မှ ပိုမိုသုံးစွဲနိုင်ခြင်း။
- (၉) ရခိုင်ပြည်နယ်။ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ကိရိယာပစ္စည်းများ တန်ဆာပလာများဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများ၊ ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများ၊ ရုံးသုံးယာဉ်များ၊ အခြားရုံးသုံးပစ္စည်းများနှင့် အခြားအသုံးစရိတ်များ ပိုမိုသုံးစွဲခြင်း။
- (၁၀) ရန်ကုန်တိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Covid-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ရေးနှင့်ကုသရေးစင်တာဖောင်ကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအတွက် နေ့တွက်စရိတ်များ ၊ Covid-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေး ယာဉ်(၄)စီးတွင် ခန္ဓာကိုယ်အပူချိန်တိုင်းကိရိယာ(၄)ခုတပ်ဆင်ခြင်း၊ Covid-19 လူနာများထားရှိသည့်ဆေးရုံများ၊ ကုသရေးစင်တာများတွင် CCTV တပ်ဆင်ခြင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်နှင့်မြောက်ပိုင်းခရိုင်ရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း၊ လမ်းဦးစီးဌာနမှ Covid-19 ရောဂါ ကာကွယ်၊ ကုသရေးစင်တာများအတွက် Modulator Houseများနှင့် ဓာတ်ခွဲခန်းများတည်ဆောက်ခြင်း၊ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သောလမ်း၊ တံတားများ တည်ဆောက်ခဲ့ခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် တိုင်းဒေသကြီး

လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်အရ မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သော လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများတွင် စည်ပင်ရေးရှိရေး လုပ်ငန်းများ၊ Covid-19 ယာယီကုသရေးဌာနများ ဖွင့်လှစ်ရန်အတွက် အိမ်ရာ များအရေးပေါ် မွမ်းမံပြင်ဆင်ခြင်း၊ အစိုးရအဖွဲ့ရုံးဂိုဏ်(၄) ဝင်/ထွက် လမ်းပြင်ဆင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း၊ စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၏ တောင်းဆိုချက်အရ လမ်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သောယာယီဈေးတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့်ပိုမိုခြင်း။

(၁၁) ရှမ်းပြည်နယ်။ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်း များသည် ယခင်လပတ်များအတွင်း တင်ဒါခေါ်ယူခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲကာလဖြစ်သည့်အတွက် သုံးစွဲခြင်းမရှိသည့်ငွေများအား စတုတ္ထ (၃) လပတ်တွင် ထုတ်ယူသုံးစွဲခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီး ရေးအတွက် အလျင်အမြန်ဆောင်ရွက်ခြင်းကြောင့် ပိုမိုခြင်း၊ လျာထားချက်မရှိ သော်လည်း လိုအပ်သောစက်ပစ္စည်းများဝယ်ယူရခြင်းနှင့် Covid-19 ရောဂါအခြေ အနေကြောင့် တည်ဆောက်ရေးလုပ်ငန်းနှင့် ဝယ်ယူရေးလုပ်ငန်းများအတွက် ယခင်လပတ်များတွင် ပေးချေရမည့်လျာထားငွေများအား စတုတ္ထ (၃) လပတ်တွင် ထုတ်ယူရခြင်းကြောင့် လျာထားချက်ထက်ပိုမိုရခြင်း။

(၁၂) ဧရာဝတီတိုင်းဒေသကြီး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ လက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများတွင် တာတမံပုံစံကျပြုပြင်ခြင်းလုပ်ငန်းများ၊ ရေနုတ်မြောင်း ပြန်လည်တူးဖော်ခြင်း၊ ရေတံခါးပြုပြင်တည်ဆောက်ခြင်း၊ ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြေအောက်စက်ရေတွင်းတူးဖော်ခြင်း၊ တူးရွင်း (၈) ခု ဝယ်ယူရန် အတွက် တိုင်းဒေသကြီး GRF မှ သုံးစွဲခြင်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက်ထုတ်ယူခြင်း၊ စက်မှုလယ်ယာ ဦးစီးဌာနတွင် လယ်ယာမြေစနစ်တကျဖော်ထုတ်ခြင်းအတွက် အသုံးစရိတ် များကို ထုတ်ယူခြင်း၊ တိုင်းရဲတပ်ဖွဲ့တွင် CCTV တပ်ဆင်ခြင်း၊ အစိုးရအဖွဲ့ ဧည့်ရိပ်သာ အသုံးအဆောင်များဝယ်ယူခြင်းနှင့် E metting စနစ် အကောင်အထည်ဖော်ခြင်း

အတွက် လိုအပ်သောအသုံးစရိတ်များထုတ်ယူခြင်းတို့အား GRF မှ သုံးစွဲခြင်းကြောင့် ပိုမိုခြင်း၊ လွှတ်တော်ရုံးတွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးသည့်အတွက် အသုံးစရိတ်ပေးချေခြင်းကြောင့် ပိုမိုသုံးစွဲခြင်း၊ စာရင်းစစ်ချုပ်ရုံး တွင် လပွတ္တာမြို့နယ်စာရင်းစစ်ရုံး (၂၀၀) ပေ ခြံစည်းရိုးကာရံခြင်း၊ မီးစက်ဝယ်ယူ ခြင်းနှင့် မော်တော်ယာဉ်အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် ပိုမိုသုံးစွဲခဲ့ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးခြင်းကြောင့် ပိုမိုရခြင်း၊ ပိုလျှံရန်ပုံငွေမှ ထပ်မံရရှိခြင်းတို့ကြောင့်ပိုမိုခြင်း၊ မီးသတ်ဦးစီးဌာနတွင် တင်ဒါပိုလျှံငွေများ ပြန်လည်အပ်နှံခြင်းနှင့် GRFမှ ရရှိ သုံးစွဲခဲ့ခြင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် ရုံးသုံးစက်ကိရိယာများအား GRFမှ ရရှိသုံးစွဲခဲ့ခြင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတွင် ရုံးအဆောက်အဦတိုးချဲ့ခြင်း၊ 100 KVA (၁) လုံးတပ်ဆင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနတွင် မီးကြိုးများတပ်ဆင်ခြင်း၊ ရေစုပ်စက်နှင့်မော်တာများတပ်ဆင်ရန် GRF မှ ရရှိသုံးစွဲခဲ့ခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အပြီး ဆောင်ရွက်ခဲ့သဖြင့် ပိုမိုသုံးစွဲခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ရုံးသုံးပရိဘောဂနှင့် ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်းကြောင့်ပိုမိုခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လမ်းနှင့်တံတားလုပ်ငန်းများအား GRFမှ ရရှိသုံးစွဲခဲ့ ခြင်းနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကြောင့်ပိုမိုခြင်း၊ စည်ပင်သာယာရေး အဖွဲ့တွင် လမ်းနှင့် တံတားလုပ်ငန်းများအား GRF မှ ထုတ်ယူသုံးစွဲခြင်းနှင့် အခြား လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကြောင့် ပိုမိုသုံးစွဲခြင်း။

ကြွေးမြီရငွေ သုံးငွေ

၃။ တိုင်းဒေသကြီး / ပြည်နယ်များ၏ ကြွေးမြီရငွေပိုင်းတွင် စတုတ္ထ(၃)လပတ် လျာထားချက် ကျပ် ၁၀၈,၁၉၄.၆၃၆ သန်းဖြစ်ပြီး၊ အကောင်အထည်ဖော်နိုင်မှု ကျပ် ၁၇,၁၃၇.၅၅၄သန်း ဖြစ်သဖြင့် ၁၅.၈၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ ကြွေးမြီရငွေနှင့်ပတ်သက်၍ ထူးခြားမှုအခြေအနေမှာ အောက်ပါ အတိုင်းတွေ့ရှိရပါသည်-

(က)ကြွေးမြီရငွေလျော့နည်းရရှိမှု

(၁) ကရင်ပြည်နယ်။ စည်ပင်သာယာရေးအဖွဲ့မှ ADB GMS Loan-3663 (MYA) စီမံကိန်း

အကောင်အထည်ဖော် ဆောင်ရွက်နေဆဲကာလဖြစ်သည့်အတွက် စီမံကိန်းအကြံပေး အဖွဲ့စီမံခန့်ခွဲရေးစရိတ်အတွက်သာ ရရှိခဲ့ခြင်းကြောင့် လျော့နည်းရခြင်း။

- (၂) မန္တလေးတိုင်းဒေသကြီး။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ရတနာပုံဘဏ်တွင် ထည့်ဝင်ထားသော မတည်ရင်းနှီးငွေအပေါ် ရရှိမည့် အမြတ်ငွေအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုချက်မရရှိသေးပါသဖြင့် လျော့နည်းရရှိခြင်း၊ Covid-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလဖြစ် သောကြောင့် တည်ဆောက်ရေးလုပ်ငန်းများ မစတင်နိုင်သေးသဖြင့် Consultant ငှားရမ်းခြင်းလုပ်ငန်းအတွက်သာ ရငွေလျာထားဆောင်ရွက်ခြင်းနှင့် Netherland Enterprise Agency (NEA) မှ Drive Programme အစီအစဉ်ဖြင့် ယူရို၂၉.၉၆ သန်း ရယူ၍ နယ်သာလန်နိုင်ငံရှိ Ballast Nedan ကုမ္ပဏီ၏အစီအစဉ်ဖြင့် ဆောင်ရွက် ရာတွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ဇူလိုင်လမှ စ၍ သုံးစွဲမည့်အသုံးစရိတ်များ အတွက် ချေးငွေစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိသောကြောင့် လျာထားချက်ထက် လျော့နည်းရရှိခြင်း။
- (၃) မွန်ပြည်နယ်။ စည်ပင်သာယာရေးအဖွဲ့မှ ADB ချေးငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများမှ အကြံပေးအဖွဲ့၏ လစာ၊ ခရီးစရိတ်နှင့်အခြား အသုံးစရိတ်များအတွက်သာ ကျခံသုံးစွဲနိုင်ခဲ့ပြီး လုပ်ငန်းနှင့်ပတ်သက်သည့် အသုံးစရိတ်များအား ကျခံနိုင်ခြင်းမရှိခဲ့သောကြောင့် လျော့နည်းရခြင်း။
- (၄) ရန်ကုန်တိုင်းဒေသကြီး။ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အရှေ့တောင် အာရှ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစီမံကိန်းများသည် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ Covid-19 ရောဂါကြောင့် လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း လျော့နည်းသဖြင့် ငွေထုတ်ယူမှုလျော့နည်းခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ခြင်းအတွက် ငှားရမ်းထားသော နိုင်ငံတကာ အကြံပေးကုမ္ပဏီမှ တင်ပြသော အစီရင်ခံစာများမှာ ပြည့်စုံမှုမရှိသဖြင့်စိစစ်နေရပြီး ငွေတောင်းခံမှု နောက်ကျ၍ လျော့နည်းသုံးစွဲခဲ့ရခြင်း၊ ဂျပန်နိုင်ငံအစိုးရချေးငွေဖြင့် ဆောင်ရွက်သော ကုက္ကိုမြစ်ရေပေးဝေရေးစီမံကိန်းတွင် နိုင်ငံတကာကန်ထရိုက်တာ တင်ဒါခေါ်ယူ ဆောင်ရွက်ထားစဉ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများစတင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အတိုင်ပင်ခံကုမ္ပဏီ၏ စရိတ်တစ်ခုတည်းသာ သုံးစွဲခဲ့ရ

ခြင်း၊ လဝှန်းပြင်ရေပေးဝေရေးစီမံကိန်းတွင် Covid-19 ရောဂါဖြစ်ပွားနေသော ကာလဖြစ်၍ လုပ်ငန်းဆောင်ရွက်မှုလျော့နည်းခဲ့ခြင်းကြောင့် ချေးငွေထုတ်ယူမှု လျော့နည်းရခြင်း။

(၅) ဧရာဝတီတိုင်းဒေသကြီး။ ကြွေးမြီရငွေလျာထားချက်ရှိသော်လည်း စည်ပင် သာယာရေးအဖွဲ့တွင် မြို့နယ်အသီးသီးမှ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းထားရှိသည့် စုဆောင်းငွေများမှ အတိုးရငွေများသည် တစ်နှစ်လျှင် တစ်ကြိမ်သာရရှိပြီး ပထမ (၆) လတွင် ရရှိခဲ့ပြီးဖြစ်၍ စတုတ္ထ(၃) လပတ်တွင် ရငွေရရှိခြင်း။

၄။ တိုင်းဒေသကြီး / ပြည်နယ်များ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထ(၃)လပတ် ရငွေ၊ သုံးငွေ လျာထားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ အောက်ပါ အတိုင်း ခြုံငုံသုံးသပ်တင်ပြအပ်ပါသည်-

(က) ရငွေပိုင်းတွင် သာမန်ရငွေရရှိမှု ၈၄.၅၁ ရာခိုင်နှုန်း၊ ငွေလုံးငွေရင်းရငွေရရှိမှု ၃၉.၈၆ ရာခိုင်နှုန်း၊ ကြွေးမြီရငွေရရှိမှု ၁၅.၈၄ ရာခိုင်နှုန်း ဖြစ်သဖြင့် စုစုပေါင်းရငွေရရှိမှုမှာ ၅၆.၄၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ သာမန်ရငွေပိုင်းတွင် လျာထားချက်ကို နီးစပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော်လည်း ငွေလုံးငွေရင်းရငွေတွင် လျာထားချက်အောက် လျော့နည်းခဲ့ပါသည်။ ထိုသို့လျော့နည်းရခြင်းမှာ တိုင်းဒေသကြီး / ပြည်နယ်များတွင် စတုတ္ထ (၃) လပတ်အတွင်းရရှိမည်ဟု ခန့်မှန်းခဲ့သောရငွေများအား (ပါဒါတ(၃)) လပတ် အတွင်းရရှိခဲ့ခြင်း ၊ မြေကွက်များ၊ တိုက်ခန်းများရောင်းချရငွေများ လျော့နည်းရရှိခြင်း၊ Covid-19 ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ပြည်ပအကူအညီရငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ခြင်းမရှိသဖြင့် ပြည်ပအကူအညီ ရငွေများ လျော့နည်းရရှိခြင်းတို့ကြောင့်ဖြစ်ပါသည်။ ကြွေးမြီရငွေပိုင်းတွင် Covid-19 ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ချေးငွေဖြင့်ဆောင်ရွက်သော လုပ်ငန်းများပြီးစီးမှု ရာခိုင်နှုန်းလျော့နည်းခြင်းကြောင့် ချေးငွေထုတ်ယူမှု လျော့နည်းခြင်းတို့ကို တွေ့ရှိ ရပါသည်။

(ခ) သုံးငွေပိုင်းတွင် သာမန်အသုံးစရိတ် ၁၀၂.၇၀ ရာခိုင်နှုန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ၁၁၉.၆၈ ရာခိုင်နှုန်း၊ စုစုပေါင်းအသုံးစရိတ် ၁၁၅.၄၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ တတိယ

(၃) လပတ်တွင် ဆောင်ရွက်ရန်လျာထားခဲ့ပြီး ရာခိုင်နှုန်းပြည့်မီအောင် မဆောင်ရွက်နိုင်ဘဲ ကျန်ရှိခဲ့သောလုပ်ငန်းများကို စတုတ္ထ (၃) လပတ်အတွင်းဆောင်ရွက်နိုင်ခဲ့ခြင်း၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအတွက် သုံးစွဲခြင်း၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းနှင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးနှစ်ကျော်လွန်သုံးစွဲသည့်အသုံးစရိတ်များ ခွင့်ပြုခဲ့ခြင်း တို့ကြောင့် အသုံးစရိတ်အကောင်အထည်ဖော်နိုင်မှု ၁၀၀ ရာခိုင်နှုန်းကျော်နေခြင်း ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။